



# CBCM Herald

cbcmosc@gmail.com

၀၉၅ ၁ ၅၂၅၈၀၈

စိဘီစီအမ် သတင်းဂျာနယ်

၁ ရက် ဧပြီ ၂၀၁၇ ခုနှစ်

အတွဲ (၂)၊ အမှတ် (၇)



**၃၂ ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သဝဏ်လ္လာ** စာ ၁၉ ...



**သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကို ကယားပြည်နယ် ခရစ်ယာန် ဂိုဏ်းပေါင်းစုံ ခေါင်းဆောင်များနှင့် တွေ့ဆုံ** စာ ၁၇ ...



**မြန်မာ့ရိုးရာဓလေ့ထုံးစံများကို အသိပညာပေးရန် ရည်ရွယ်ချက်ဖြင့် မြန်မာ့ရိုးရာဓလေ့ထုံးစံများ အသိပညာပေးရန် အစီအစဉ်** စာ ၁၀ ...



**ပုဂံမြို့နယ်ရှိ ခရစ်ယာန်တို့၏ ဝိညာဉ်ပျော်ရွှင်ရေးအတွက် အစီအစဉ်** စာ ၉ ...

**သန့်ရှင်းသော ရသတ္တပတ်နှင့် ပါစကားပွဲတော်အတွက် ပုပ်ရဟန်းမင်းကြီး၏ အချိန်စာရင်း ထုတ်ပြန်** စာ ၈ ...

မတ်လအတွင်း ဖြန့်ဝေသည့် CBCM HERALD စာစောင်များ အချိန်မီ မရောက်နိုင်ခဲ့သည့် အတွက် စာဖတ်မိတ်ဆွေများအား အနူးအညွတ်တောင်းပန်ပါအပ်သည်။  
တာဝန်ခံနှင့်အဖွဲ့သားများ



# Herald

### CBCM Herald (သတင်း)

နာယက

ဆရာတော်ပိတာလွင်ကျာ

အယ်ဒီတာချုပ်နှင့်ထုတ်ဝေသူ

ဖာသာရ် လီအို နိန်းခန့်မန်

အယ်ဒီတာအဖွဲ့ဝင်များ

ဖာသာရ် ဂျိမ်းဘရန်ဂျာ၊ ဖာသာရ်စောလောရင်းစ်

ဖာသာရ်လျှိုစိုး၊ ဖာသာရ် သြဂုတ်စတင်းရွှေ

ဒီဇိုင်းဖွဲ့စည်းပုံ

ဖာသာရ် စိုးနိုင် ၊ ရီစံမေရီ

အတိုင်ပင်ခံများ

CBCM အထွေထွေအတွင်းရေးမှူး၊

ငြိမ်းချမ်းရေးနှင့် တရားမျှတရေးကော်မရှင်၊

ကက်သလစ်ရှေ့နေများအဖွဲ့။

ထုတ်ဝေခွင့်အမှတ်

၀၁၇၂၅

ဖြန့်ချိရေးတာဝန်ခံများ

သာသနာ(၁၆)ခုနှင့် သူတော်စင်ဂိုဏ်းများမှ

လူထုဆက်သွယ်ရေးတာဝန်ခံများ

ပုံနှိပ်တိုက်

စိန်ဇေးမီးယားပုံနှိပ်တိုက် (၀၀၂၆၂)

အမှတ်(၂၇)ဖဆပလရပ်ကွက်၊ ဂျိုးဖြူလမ်း

မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်။

ငွေလွှဲရန်

ရိုးမဘက်နှင့် ကမ္ဘောဇဘက် မြေဒီကုန်း၊ ရန်ကုန်။

နော်မြတ်နင်းထွေး (၁၄/ဟသတ(နိုင်)၂၄၆၀၉၅

ဆက်သွယ်ရန်

CBCM Herald သတင်းစာရုံးခန်း

မြန်မာနိုင်ငံကက်သလစ်ဆရာတော်ကြီးများကျောင်း

၂၉၂(က)၊ ပြည်လမ်း၊ စမ်းချောင်း၊ ရန်ကုန်

ဖုန်း ၀၁ ၅၂၅၈၀၈

cbcmosc@gmail.com

## လွတ်လပ်ခြင်းအသက်တာ

လွတ်လပ်သော အသက်တာ

လွတ်လပ်ခြင်းရစေရန် ခရစ်တော်သည် ငါတို့အား လွတ်မြောက်စေတော်မူခဲ့ပြီ (ဂါလားဆီယာ ၅:၁)။

ခရစ်ယာန်တစ်ဦးအတွက် ပါစကား ပွဲတော်သည် အလွန် အရေးပါသော ပွဲတော်တစ်ခုဖြစ်သည်။ မဖြစ်မနေ ကျင်းပရန်လည်း ဝတ္တရားသည်ကို ကျွန်ုပ်တို့အသိပင်ဖြစ်သည်။ ပါစကားပွဲကို ပါဝင်ကျင်းပရန် အလွန် လိုအပ်ပါသည်။ အကြောင်းမှာ ဤပွဲတော်သည် ကျွန်ုပ်တို့၏ လွတ်မြောက်ခြင်းကို သတိရစေသည်။ ကျွန်ုပ်တို့၏ လွတ်မြောက်ခြင်းအတွက် ပေးဆပ်ခဲ့ရသော အဖိုးအခကို အသိအမှတ်ပြုကာ တန်ဖိုးထားစေ ချင်သည်။ အထူးသဖြင့် ကျွန်ုပ်တို့ မည်သို့မည်ပုံ လူ့ဘုံအလယ်တွင် ရှင်သန်နေထိုင်ရမည်ကို လမ်းတွေ့စေ သည်။ ခရစ်တော်၏ အသက်ဖြင့် ရယူပေးခဲ့သော ဤ လွတ်လပ်ခြင်း အသက်တာကို အနှစ်သာရရှိစွာ နေ ထိုင်ကျင့်ကြံခြင်းအားဖြင့် ပါစကားပွဲ အချိန်ကာလကိုလည်း အဓိပ္ပာယ်ရှိစေပါလိမ့်မည်။

လွတ်လပ်သူများဖြစ်စေခဲ့သည်ဆိုသည့်စကားကို မှန်ကန်စွာ နားလည်ရန်လိုအပ်ပါသည်။ လွတ်လပ်ခြင်း ဆိုသည်မှာ "တစ်စုံတစ်ခုမှ" "တစ်စုံတစ်ခု အတွက်" လွတ်မြောက်ခြင်းဖြစ်သည်။ အစ္စရာအဲလ် လူမျိုးတို့သည် အီဂျစ်မှ လွတ်မြောက်ခြင်းသည် ဘုရားသခင် ကတိထားရာပြည့်သို့ မဝင်ရောက်နိုင်ပါလျှင် မည်သို့မျှ တန်ဖိုး မရှိနိုင်ပါ။ ခရစ်တော်သည် ကျွန်ုပ်တို့အား အပြစ်မှ ရွေးနှုတ်ကာယ်တင်ခြင်းသည် ကောင်းမှု ကုသိုလ်များ ပြု လုပ်ခြင်းမရှိပါမူ မည်သည့် တန်ဖိုးမျှ ရှိမည်မဟုတ်ပေ။ ခရစ်တော်အားဖြင့် ကယ်တင်ခြင်းရပြီ နေချင်သလို နေလိုရပြီဆိုသည့် အယူအဆသည် အလွန်လွဲမှားသော အယူအဆဖြစ်သည်။ ခရစ်တော်၏ သွေးဖြင့်ရယူ ပေးခဲ့သော ကယ်တင်ခြင်း အပြစ်၏ လျှော့ပိတ် နှောင့်ဖွဲ့ခြင်းမှ လွတ်မြောက်ကာ ဘုရားသခင်၏ သားသမီး များ အဖြစ် မြင့်မြတ်သော အသက်တာကို ရှင်သန်နေထိုင်ရန်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ လွတ်မြောက်ခြင်းအကြောင်း ဟောခဲ့သောတမန်တော်ကြီး ရှင်ပေါလုက "ကျွန်ဘဝ၏ ထမ်းပိုးအောက်သို့ နောက်တဖန် မကျရောက်စေကြနှင့်" (ဂါလားဆီယာ ၅:၁) ဟု သတိပေးထားပါသေး သည်။ ကျွန်ုပ်တို့သည် ဆေးကြောခြင်းခံယူခဲ့သောအခါက ခရစ်တော်နှင့် အတူ အပြစ်တရား၌ သေခဲ့ကြပြီ ဖြစ်သောကြောင့် ထိုသခင်နှင့်အတူ ပြန်လည် ရှင်ပြန်ထမြောက်ကာ အသစ်သော အသက်တာကို နေထိုင် နိုင်ကြလိမ့်မည်ဟု ရှင်ပေါလုက သွန်သင်ခဲ့သည်။ (ရောမ ၆:၄)။ အပြစ်လမ်းထဲသို့ ပြန်သွားမည်ဆိုပါ ဘဝ သစ်ကို ပစ်ပြီး အပြစ်၏ ကျွန်ဘဝသို့ ပြန်ရောက်မည်သာ ဖြစ်သည်။

ဧပြီလ ၁၆ ရက်နေ့တွင် ပါစကားပွဲတော်ကို ကျွန်ုပ်တို့ ကျင်းပကြတော့မည်။ ကျွန်ုပ်တို့ အမှန်တကယ် လွတ်မြောက်ပြီလား၊ သခင်ယေရှု၏ အသက်သွေးချွေးတို့ဖြင့် ရယူပေးခဲ့သော လွတ်လပ်ခြင်းကို မခံယူဘဲ ကျွန်ဘဝကိုသာ စွဲလမ်းနေပြီလားဆိုသည်ကို သုံးသပ်ရမည်။ အစ္စရာအဲလ် လူမျိုးတို့သည် နှစ်ပေါင်းလေး ဆယ် ကန္တာရတွင် ကျင်လည်ပြီး ဘုရားသခင်ကတိထားရာ လွတ်မြောက်ရာမြေသို့ ရောက်ခဲ့ကြသည်။ ကျွန်ုပ်တို့သည် ရက်ပေါင်းလေးဆယ် အပြစ်မကောင်းမှုတို့ကို သတိကြီးစွာ ရှောင်ရှားကာ မိမိကိုယ်ကို ခြိုးခြံ ချုပ်တီးရင်း ကန္တာရခရီးကြမ်းနှင့်တူသော ဝါတွင်းကာလကို ဖြတ်သန်းခဲ့ကြပါပြီ။ မကောင်းသော အကျင့်တို့ ကိုလည်း နိုင်နင်းနေပြီဖြစ်သည်။ အချို့တို့သည် ဝါတွင်းကာလ၌ ဆေးလိပ်မသောက် အရက်မသောက် ရှောင်ကြည်လာကြပြီး ဝါကျွတ်ပွဲညတွင် စားသောက်ပွဲကြီးနွဲ့ကာ မူးရူးကြသည်။ မိမိရရှိထားသော အသက် တာအသစ်ကို တန်ဖိုး မထားဘဲ ကျွန်ခံရာဘဝကို ပြန်လည် ဝင်ရောက်ကြခြင်းဖြစ်သည်။

ပါစကားပွဲကာလအလွန် မိမိ၏ အနေအထိုင် အကျင့်အကြံများကို သတိထားပြီး ဂရုတစိုက် နေထိုင် ခြင်းအားဖြင့် လွတ်လပ်ခြင်းအသက်တာ၌ တည်တံ့စွာ ရှင်သန်နိုင်ကြလိမ့်မည်။ ခရစ်တော်သည် ကျွန်ုပ်တို့ အတွက် လွတ်လပ်ခြင်းကို ရယူခဲ့ပြီ။ ဝါတွင်းခရီးစဉ်အားဖြင့် ကျွန်ုပ်တို့အား လွတ်လပ်ခြင်းဆီ ရောက်ရှိလာ ကြပါပြီ။ ဝါတွင်းကာလအတွင်းမိမိကျင့်ကြံနေထိုင်ခဲ့သော ပါရမီများကို ဆက်လက်ကျင့်ကြံခြင်းအားဖြင့် စုံလင်သော လွတ်မြောက်ခြင်းဆီ အရောက်သွားကြပါစို့။

### CBCM-Herald ၏ ရည်မှန်းချက်များ

- ဝေပံလိသတင်းကောင်းကို ထပ်ဆင့် သယ်ပိုးဆောင်ရွက် နိုင်စေရန်၊
- ရဟန်းမင်းကြီးနှင့် အသင်းတော်တစ်ခုလုံးဆိုင်ရာ နောက်ဆုံးရ သတင်းများကို အချိန်မှီ ပို့ဆောင်နိုင်ရန်၊
- မြန်မာနိုင်ငံရှိ သာသနာအသီးသီး၊ သူတော်စင်ဂိုဏ်း အသီးသီးနှင့် CBCM ကော်မရှင်အသီးသီးတို့သည် နီးကပ်စွာ ဆက်သွယ်နိုင်စေရန်၊
- မြန်မာနိုင်ငံသားများအားလုံးကို ကောင်းသောသတင်းများ အချိန်မှီ(တစ်လတွင်နှစ်ခါ) ထုတ်ဝေရန်၊ နောက်ပိုင်းတွင် အထူးသဖြင့် online ဖြင့်ပေးပို့နိုင်ရန်၊
- အာရှသမ္မတတရားလေလှိုင်းအသံ၏ သတင်းထုတ်လွှင့်ခြင်း များကို အထောက်အကူ ဖြစ်စေရန်။

## လူငယ်မောင်မယ်အပေါင်းတို့သည် သူတို့ ခံယူရရှိသော ခေါ်တော်မူခြင်းကို ရက်ရောစွာ တုန့်ပြန်နိုင်ကြပြီး မိမိတို့ကိုယ်ကို ရဟန်းအသက်တာဖြင့် လည်းကောင်း၊ သူတော်စင် အသက်တာဖြင့်လည်းကောင်း ဘုရားသခင်အား ပူဇော်ရန် အလေးအနက်ထား စဉ်းစားနိုင်ကြရန်။

ပုပ်ရဟန်းမင်းကြီးသည် ရက်သတ္တတစ်ပတ်လျှင် နှစ်ကြိမ် လူထု ပရိတ်သတ်အား ဩဝါဒစကား မြတ်ကြားပါသည်။ အပတ်စဉ် တနင်္ဂနွေနေ့များတွင် မွန်းတည့် ၁၂ နာရီ မထိုးမှီ ၁၅ မိနစ်တွင် သူ၏ရုံးခန်းပြတင်းတံခါးမှ ဩဝါဒစကား မြတ်ကြားသည်။ ပုံမှန်အားဖြင့် ထိုနေ့ မုတ္တမတရားတွင် ဖတ်ရသော ဝေပဝေလိကျမ်းအား အခြေခံ၍ ခရစ်ယာန် အသက်တာအတွက် သင်ခန်းစာပေး ဟောကြားလေ့ရှိသည်။ ထိုနည်းတူ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ဆဌမမြောက် ပေါလူး ခန်းမဆောင်၌ ဩဝါဒပေးလေ့ရှိသည်။ ဗုဒ္ဓဟူးနေ့တိုင်း ဟောကြားသည့် တရားမှာ ခေါင်းစဉ်တစ်ခု သတ်မှတ်ထားပြီး အပတ်စဉ်သွန်သင်ပေးခြင်းဖြစ်သည်။ ၂၀၁၇ ခုနှစ်အတွက် ရဟန်းမင်းကြီးသည် မျှော်လင့်ခြင်းအကြောင်းကို အပတ်စဉ်ဟောပြောသွန်သင်လျက်ရှိရာ ယခုစာစောင်တွင် အနည်းကောက်နုတ်ဖော်ပြပေးထားပါသည်။

**&S jyejci f? OthmOfawmES hb&m;arwñawmñwññom c&pf, mefarñv i jci f**



ချစ်လှစွာသော ညီအစ်ကို မောင်နှမ အပေါင်းတို့ . . .

ယခင်အပတ်များမှာ ပြုလုပ်ခဲ့ကြသည့် ခရစ်ယာန်မျှော်လင့်ချက် ဘုရားစကား အယူဝါဒဆိုင်ရာ သင်ကြားခြင်းကို ဆက်လက် ထောက်ရှုသွားကြမည် ဖြစ်သည်။ ယခုအပတ်တွင် မွေ့သစ်ကျမ်းစာ စောင်တွေ့ရဲ့ အစောဆုံး ကျမ်းစာစောင်ဖြစ်သည့် တမန်တော်ကြီးရှင်ပေါလု၏ သက်ဆာ လောနိက ဩဝါဒစာပထမစောင်ကို နှလုံးသွင်း ထောက်ရှုကြပါစို့။

**ခရစ်တော်၏ ရှင်ပြန်ခြင်း၌ တည်သောမျှော်လင့်ခြင်း**

ရှင်ပေါလုသည် မိမိတည်ထောင်ထားခဲ့သည့် သက်တမ်း နနယ်သေးသော ယုံကြည်သူ ခရစ်ယာန် သားသမီးများအား ၎င်းတို့၏ ယုံကြည်ခြင်းကို ခရစ်တော်၏ အသေခံတော်မူခြင်းနှင့် ရှင်ပြန် ထမြောက်တော်မူခြင်းတို့၌ ခိုင်မာတည်မြဲစေရန် အားပေးလှုံ့ဆော် ရေးသားထားသည်။ ၎င်းအပြင်၊ ရှင်ပေါလုက ယုံကြည်သူ သားသမီးတိုင်း၏ ဘဝအသက်တာအတွက် ရှင်ပြန်ထမြောက်ခြင်း၏ နက်နဲဖွယ်ရာ အနက်အဓိပ္ပါယ်ကိုလည်း မိန့်ခဲ့သေးသည်။ အကြောင်းမှာ ခရစ်တော် ဘုရားရှင်သည် နောင်ကာလ၌ ရှင်ပြန် ထမြောက်ခြင်း၏ ပထမဆုံးသော အသီးအပွင့်ပင်ဖြစ်သည်။

ကျွန်ုပ်တို့၏အဆွေတော် မျိုးတော်များ ကွယ်လွန် အနိစ္စဖြစ်ခြင်းနှင့် အနိစ္စသေခြင်းတရား၏ မျက်မှောက်မှာ ကျွန်ုပ်တို့ ခရစ်ယာန်များသည် ထာဝရအသက်တည်းဟူသော သခင်ခရစ်တော်၏ ကတိတော်၌ ပို၍ တည်ကြည်မြဲမြံစွာ မျှော်လင့်ချက်ထား

ရှိရန်စိန်ခေါ်လျက်ရှိပေသည်။

ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာတည်းဟူသော ရင်အုပ်တန်ဆာကို ဝတ်ဆင်ကြလျက် ကယ်တင်ခြင်း ကျေးဇူး၌ မျှော်လင့်ခြင်းတည်းဟူသော သံခမောက်ကို ဆောင်းကြစို့ဟု သက်ဆာလောနိက ၅:၈ တွင် ယုံကြည်သူများအား မိန့်ကြားခဲ့သည်။ ခရစ်တော်၏ရှင်ပြန်ထမြောက်ခြင်း၌ ကျွန်ုပ်တို့၏ မျှော်လင့်ချက်သည် အခိုင်အမာ သေချာခဲ့၏။ ဤသို့အားဖြင့် ခရစ်ယာန် မျှော်လင့်ခြင်းသည် ဘဝရှင်သန်ရာ လမ်းသွယ်တစ်ခုပင် ဖြစ်လာသည်။ ရှင်ပြန်ထမြောက်ခြင်းကို ယုံကြည်မျှော်လင့်လျက်နေ့စဉ်ဘဝကို ရှင်သန်ကြသည်။ ထို မျှော်လင့်ခြင်း၌ပင် အသင်းတော်တစ်ခုလုံး တစ်လုံးတစ်ဝတ်ည်း ထားရှိလျက်ကျွန်ုပ်တို့ ရှေ့၌ သွားနှင့်ကြကုန်သော ညီအစ်ကိုမောင်နှမအပေါင်းတို့သည်လည်း ခရစ်တော်၌ ထာဝရရှင်သန်နိုင်စေကြောင်း ဆုတောင်းမေတ္တာပို့ပါ၏။ တစ်နေ့သောနေ့တွင် ရှင်ပြန်ထမြောက်ခြင်းတည်းဟူသော ပျော်ရွှင်ခြင်း၌ ချစ်မြတ်နိုးရသော ညီအစ်ကိုမောင်နှမများနှင့်အတူ ခရစ်တော်၌ တစ်လုံးတစ်ဝတ်ည်းပေါင်းစည်းနိုင်ရန် အတွက်ခိုင်မာ သေချာသော ထိုမျှော်လင့်ခြင်းမှာ ကျွန်ုပ်တို့အား ခွန်အား ပေးသနားတော်မူမည့် အကြောင်းကျေးဇူးတော် တောင်းခံကြပါစို့။ (ဖေဖော်ဝါရီလ ၂၀၁၇)

**ဝိညာဉ်တော်၏ စွမ်းအား၌တည်သောမျှော်လင့်ခြင်း**

ဘဝ၏ ခက်ခဲဒုက္ခကြုံရချိန်၊ အမှောင် အတိလွမ်းသော အချိန်တွေမှာမျှော်လင့်ခြင်းပါရမိကို ထားရှိရန်မှာ မလွယ်ကူ

ပါ။ မျှော်လင့်ခြင်းပါရမိသည် ခရစ်တော်၏ ရှင်ပြန် ထမြောက်ခြင်းနှင့် နောင်ကာလတွင် ကျွန်ုပ်တို့လည်း ရှင်ပြန် ထမြောက်ရမည်ဟူသော ကတိတော်၌ အုတ်မြစ်တည် အခြေပြုထားသည်ကို တွေ့ခဲ့ကြပေသည်။

ခရစ်ယာန် မျှော်လင့်ချက်သည် တစ်ဦးပုဂ္ဂလ ဖြစ်သည်မှာ မှန်သော်လည်း အသင်းအပင်း အဖွဲ့စည်းနဲ့လည်း ပတ်သက်နေသည်။ တမန်တော်ကြီး ရှင်ပေါလုကိုယ်တိုင်ကလည်း အသင်းတော်၏ အစကနဦးပိုင်းမှာ ယုံကြည်သူများအား တစ်ဦးနှင့်တစ်ဦး အပြန်အလှန် မေတ္တာပို့သပေးခြင်း၊ အကူညီလိုသူများအား တတတ်တအား ကူညီ အားဖြည့်ပေးခြင်းအားဖြင့် မျှော်လင့်ခြင်း၌ တည်ရှိကြရန် မကြာခဏ တိုက်တွန်း အားပေးလေ့ ရှိခဲ့သည်။ ထိုကူညီအားဖြည့်ခြင်းကို အထူးသဖြင့် ဆင်းရဲသားများ၊ ယုံကြည်ခြင်း ခွန်အားနည်းသူများ၊ ဒုက္ခဝေဒနာခံစားရသူများနှင့် မျှော်လင့်ချက်များ ပျောက်ဆုံးနေသူများကို ဆောင်ကျဉ်းပေးရမည်။

ကရုဏာတရားနှင့် ယုတ်နွယ်နေသော ခရစ်ယာန် မျှော်လင့်ခြင်းဟူသည် အပြန်အလှန်ဖေးမ ကူညီကြလျက် မေတ္တာပြု ဂရုပြုတတ်သော အဖွဲ့အစည်းတစ်ခုအတွက် မရှိမဖြစ်စံထားစရာကိုယ်ထည်ကြီးတစ်ခုပင်ဖြစ်သည်။ ထိုကိုယ်ထည်ကြီးသည် အသင်းတော်ဖြစ်၍ ၎င်း၏အသက်ဝိညာဉ်မှာ သန့်ရှင်းသော ဝိညာဉ်တော်ဘုရားပင် ဖြစ်သည်။ ခရစ်တော်သခင်၏ ကတိတော်၌ထားရှိသော ကျွန်ုပ်တို့မျှော်လင့်ခြင်း သက်သေဟူသည် လူ့ဘောင်အဖွဲ့အစည်း တစ်ခုလုံးအား အခွန်ရှည်စေကာ ပြည့်ဝစုံလင်စေခြင်းပင်ဖြစ်သည်။ မှောင်လွန်းသောည၊ အရောင်စွန်းသော ဘဝတွေမှာ မျှော်လင့်ခြင်း ရောင်ခြည်ကို ထားရှိရန်မှာ ခက်ခဲလှကြောင်း ကျွန်ုပ်တို့အားလုံး သိနားလည်ကြသည်။ သို့ပင်သော်ညာလည်း ဘုရားသခင်၏ ပံ့ပိုးကူညီစောင့်မခြင်း၌ ယုံကြည်အပ်နှံကြလျက် လူ့ဘောင်မိသားစု တစ်ခုလုံး အတွက်ရှင်သန်နေသောမျှော်လင့်ခြင်းအမှတ်လက္ခဏာဖြစ်ရန် အစဉ်မပြတ်ကြိုးစားအားထုတ်နိုင်ရန် နှလုံးသားအတွင်း၌ ကျိန်းအောင်း စံမြန်းတော်မူသော ဝိညာဉ်တော်ဘုရားသည် လမ်းပြသွန်သင်ပေးလျက်ရှိနေပေသည်။ (ဖေဖော်ဝါရီလ ၂၀၁၇)

**ဘုရား၏ မေတ္တာတော်၌မျှော်လင့်ခြင်း**

"ကလေးဘဝကတည်းက ကြွားဝါတာဟာ မကောင်းဘူးဆိုတာ မိဘတွေသွန်သင်ခဲ့လို့သိခဲ့ရပါတယ်။ မှန်ပါတယ်။ ဘာလို့

လဲဆိုတော့ ကိုယ့်အကြောင်းကိုကြွားတာ၊ ကိုယ့်ကိုကိုယ်အထင်ကြီး မော်ကြွားလွန်းတာဟာ သူတစ်ပါးကို လေးစားသမှု မပြုတတ်တာပါပဲ။ ပိုဆိုးတာကကိုယ့်ထက် နိမ့်ကျသိမ်ငယ်သူတွေကို ကြွားဝါခြင်း အားဖြင့် ဖော်ကားပစ်လိုက်ပါတယ်" ဟု မိန့်ခဲ့သည်။

ဤသို့ဖြစ်လျှင် ဂုဏ်ယူကြွားဝါခြင်းကို မည်သို့နားလည်ရမည်နည်း။ မည်သူ့ကို မျှ ထိခိုက်မစော်ကားဘဲ မည်သို့ကြွားဝါဂုဏ်ယူနိုင်မည်နည်း။

ပထမဦးစွာ ကျွန်ုပ်တို့ ကြွားဝါဂုဏ်ယူရမည်မှာ ဘုရားသခင်၏ အထံတော်မှ ရရှိခံစားရသော ကျေးဇူးတော် အမြောက်အမြားအတွက် ပင်ဖြစ်သည်။ ကျွန်ုပ်တို့သည် ထိုကျေးဇူးတော်များနှင့်အတူ ခရစ်တော်၌ ယုံကြည်ခြင်းအားဖြင့် တည်နေနိုင်ကြသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အလင်းပြမှုအောက်မှာ အရာရာကိုရှုမြင် တတ်မည်ဆိုလျှင် အရာရာတိုင်းသည် ကျေးဇူးတော်ဖြစ်သည်ကို သိနားလည်လာကြမည်။

အရာရာတိုင်းသည် ဘုရားပေးသည့် လက်ဆောင်ဖြစ်၏။ ဘဝသမိုင်းကို သေချာအလေးအနက် ပြန်ကြည့်ကြည့်မည်ဆိုပါက ဖြစ်ရပ်တိုင်း၊ လုပ်ဆောင်ချက်တိုင်းသည် ဘုရား၏ကျေးဇူးတော်နှင့် မကင်းခဲ့ပေ။ အရာအားလုံးအထက်မှာ ဘုရားရှင်က ပဲ့ပြင်ပေးနေသည်။ ဘုရားရှင် ကိုယ်တော်တိုင်အရာရာတိုင်းကိုမေတ္တာသက်သက်ဖြင့် စီရင်ဖန်ဆင်းတော်မူပြီး ကယ်တင်ခြင်း စီမံကိန်းကို စနစ်တကျရေးဆွဲကာ သားတော်ယေဇူးခရစ်တော်အားဖြင့် ဖြည့်စွက် တော်မူခဲ့သည်။ ဤအရာများအတွက် ကျေးဇူး သိတတ်စွာ လက်ခံကြိုဆို အသိမှတ်ပြုရမည့် အပြင် ကောင်းကြီးထောပနာပေး၍ ပျော်ရွှင်ဝမ်းမြောက်ကြရမည်ဖြစ်သည်။ ထိုသို့ ပြုလုပ်လျှင်၊ ကျွန်ုပ်တို့သည် ဘုရားရှင်နှင့် သဟာဇာတရှိစွာ ငြိမ်းချမ်းလျက် လွတ်လပ်မှုအရသာကို တွေ့ကြုံခံစားရမည်။ ထိုမှတဆင့် ၎င်းငြိမ်းချမ်းခြင်းသည် မိမိနှင့် သက်ဆိုင်သူ ပတ်ဝန်းကျင်အသိုင်းဝိုင်းတစ်ခုလုံးကိုပါ လွှမ်းမိုးပျံ့နှံ့သွားစေသည်။ မိမိကိုယ်နှင့်လည်း ငြိမ်းချမ်းခြင်းရှိသည်။ မိသားစုနှင့်လည်း သဟာဇာတကျကျ ရှင်သန်သည်။ ဘဝခရီးတစ်လျှောက်မှာ ကြိုဆိုတွေ့ရသည့် လူတိုင်းနှင့်လည်း ငြိမ်းချမ်းစွာလက်တွဲနိုင်ပေသည်။

သို့သော် ရှင်ပေါလုက ဒုက္ခအခက် ခဲများ ရင်ဆိုင်ရသည့်တိုင် ဂုဏ်ယူဝင့်ကြွားခြင်းရှိရန် အားပေးထားသည်။ ဤအခြေအနေမျိုး၌ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်

စာမျက်နှာ (၄) သို့

စာမျက်နှာ (၃) မှ

ရန်မှာ ပို၍ခက်ခဲလှသည်။ သခင်ခရစ်တော် ပေးအပ်ထားခဲ့သည့် ငြိမ်းချမ်းခြင်းဟူသည် မှာ စိုးရိမ်ကြောင့်ကြမရှိခြင်း၊ အားငယ် စိတ် ပျက်မှုမရှိခြင်း၊ ဒုက္ခဝေဒနာ ကင်းမဲ့ခြင်းမျိုး ကို ဆိုလိုခြင်းမဟုတ်ပါ။ ယုံကြည်ခြင်းမှ ပေါက်ဖွားလာသော ငြိမ်းချမ်းခြင်းမျိုးသာ ဖြစ်သည်။ ၎င်းအားဖြင့်ဘုရားရှင်၏ချစ်ခြင်း ကိုခံစားသိရှိကာ ဘယ်တော့မှ စွန့်ခွာမသွား ဘဲ အနီးအနားမှာ အမြဲရှိသူအဖြစ် သိမှတ် ခံစားရသည်။

ယုံကြည်ခြင်းကြောင့် ရရှိသော ငြိမ်းချမ်းခြင်းက ကျွန်ုပ်တို့ကို စိတ်ရှည် သည်းခံနိုင်စွမ်း ရှိစေသည်။ အဘယ့်ကြောင့် ဆိုသော် အခက်ခဲဒုက္ခ ရောက်ရဆုံး အခြေ အနေမှာပင်လျှင် ဘုရားရှင်၏ ကရုဏာ ကောင်းမြတ်ခြင်းသည် အရာအားလုံးထက် ကြီးမြတ်သာလွန်နေသည်။ မည်သည့်အရာ ကမျှ သူ၏လက်တော်အတွင်းမှ ဆွဲထုတ် ခေါ်ယူနိုင်လိမ့်မည်မဟုတ်ပေ။

ထို့ကြောင့် ခရစ်ယာန် မျှော်လင့် ခြင်းသည် ခိုင်မာကျစ်လျစ်မှုရှိ၍ လွယ်လွယ် နှင့်လက်မိုင်းချအရုံးမပေးတတ်ပါ။ ၎င်းသည် လူ၏ အစွမ်းအစ ယုံကြည်ချက်များအပေါ် မှာ အခြေခံထားခြင်း မဟုတ်ဘဲ လူတစ်ဦး စိတ်တိုင်း အပေါ်မှာထားရှိသည့် ဘုရားရှင်၏ မဟာမေတ္တာတော်၌ လုံဝညသုံ အုတ်မြစ် တည်ထားသည်။ ဘုရားက လူကိုချစ်သည် ဟု ပြောထွက်ရန် လွယ်ကူကြသလို မကြာ ခဏလည်း ပြောတတ်ကြသည်။ အနည်း ငယ် စဉ်းစား ကြည့်ပါ။ “ဘုရားကငါ့ကို ချစ် တာသိပ်သေချာတယ်” နှုတ်မှပြောနိုင်စွမ်း ရှိသော်လည်း လက်တွေ့မှာမူ ပြော မထွက် ပေ။ “ဘုရားကငါ့ကိုချစ်တယ်” “ဘုရားက ငါ့ကိုချစ်တယ်” ဟုမိမိကိုယ်ကို သတိပေး ခံစားတတ်ရန် လိုအပ်သည်။ ဘုရားရှင်၏ ချစ်ခြင်းမေတ္တာသည် ကျွန်ုပ်တို့ ဆုပ်ကိုင် ထားသော မျှော်လင့်ခြင်း၏ ရေသောက်မြစ် ဖြစ်သည်။

မိမိ၏ မေတ္တာတော်အဖြစ် ဘုရား ရှင်က ဝိညာဉ်တော်ကို ကြွယ်ဝစွာ သွန်း

လောင်းပေးခဲ့သည်။ ဝိညာဉ်တော်သည် ကျွန်ုပ်တို့အတွင်းရှိ ယုံကြည်ခြင်းကို ခွန် အား ဖြည့်တင်း၍ မျှော်လင့်ခြင်းကို ရှင် သန်စေသည်။ အဆိုးအဝါးဆုံး အခြေအ နေမှာ ဘုရားကငါ့ကိုချစ်သည်။ မကောင်း မှုများ ပြည့်နှက်နေသည့်ငါ့ကို ဘုရားက ချစ်သေးသည်။ ဘုရားသခင် ငါ့ကို ချစ်တယ် ဆိုသည့်အကြောင်းကို ဆုတောင်း မေတ္တာ ရွတ်ဆိုသကဲ့သို့ “ဘုရားကငါ့ကို ချစ်တယ်၊ ဘုရားက ငါ့ကိုချစ်တာ အသေအချာပဲ” ဟူ၍ ထပ်ခါထပ်ခါ ရွတ်ဖတ်ရပေမည်။

ဘာကြောင့် ရှင်ပေါလုက ဘုရား ရှင်၏ ချစ်ခြင်းကျေးဇူးတော်များနှင့် ပတ် သက်၍ ဂုဏ်ယူဝင့်ကြားခြင်းရှိရန် မိန့်ကြား ထားသည်ကို ယခုနားလည်နိုင်ကြပေသည်။ ဘုရားက ချစ်သောကြောင့် သူ၏ မေတ္တာ တော်၌ ဘုန်းဂုဏ်တော်ကို ချီးမွမ်းရမည်။ ကျွန်ုပ်တို့ကို ပေးအပ်ထားသည့် မျှော်လင့် ခြင်းသည် တစ်ပါးသူနှင့် ဝေးကွာသွားခြင်း ရှိရမည် မဟုတ်။ လျစ်လျူရှု၍ ပယ်ကျဉ် ထားရမည်လည်း မဟုတ်ပေ။ အမှန်စင်စစ်

ဆိုရသော် မျှော်လင့်ခြင်းသည် ထူးခြား ကျေးဇူးတော်ဖြစ်၍ နိမ့်ချခြင်း၊ ရိုးသားဖြူ စင်ခြင်း ပါရမီများနှင့်အတူ လူတိုင်း အတွက် အသုံးတော်ခံ လမ်းသွယ်လေးများဖြစ်ရန် ကျွန်ုပ်တို့ကိုဖိတ်ခေါ်နေသည်။ ထို့ကြောင့် ကျွန်ုပ်တို့နှစ်ထောင်းအားရဂုဏ်ယူဝင့်ကြား ရမည်မှာ လူတိုင်းအပေါ်မခွဲမခြား သာတူ ညီမျှ မေတ္တာထားရှိကာ သားသမီးများ အတွက် မိမိအိမ်တော်ကို အသင့်ဖွင့်ထား စောင့်ကြိုနေသော အဖဘုရားသခင် အ တွက်ပင် ဖြစ်သည်။ သို့မှသာဘုရား၏ သား သမီးများဖြစ်ကြသော ကျွန်ုပ်တို့သည်လည်း တစ်ဦးနှင့်တစ်ဦး နှစ်သိမ့်အားပေး ကူညီ နိုင်ကြမည်ဖြစ်သည်။ မျှော်လင့်ခြင်းသည် ကျွန်ုပ်တို့ကို ဘယ်တော့မှ လက်မိုင်းချ စိတ် ပျက်ခြင်းသို့ ရောက်စေမည်မဟုတ်သည်ကို မမေ့လျော့ကြလေနှင့် . . . (ဖေဖော်ဝါရီလ ၁၅ရက်၊ ၂၀၁၇)

သီကိုရှင်း (အင်္ဂလိပ်မှမြန်မာသို့ ပြန်ဆိုသည်)

### ခရစ်တော်တည်းဟူသော ထာဝရအသက်ပေးသည့်ရေကိုသာရှာဖွေကြရန် ပုပ်ရဟန်းမင်းကြီးတိုက်တွန်း



ဝါတွင်းကာလ အချိန်ရာသီသည် ကျွန်ုပ်တို့၏ အတောမသတ်နိုင်သော စိတ် အာရုံကို ကျေနပ်မှုအပေးနိုင်သည့် လောက အရာများမှ ရုန်းထွက်ကာ ဆေးကြောခြင်း ခံယူခဲ့စဉ်က လက်ခံရရှိခဲ့သော အသက်ရေ ကို ပြန်လည်အောက်မေ့သတိရဆင်ခြင်ရန် အကောင်းဆုံးအချိန်ကာလဖြစ်သည်။

ကျွန်ုပ်တို့ ဆေးကြောခြင်းခံယူခဲ့ သော နေ့ရက်အချိန်မှစ၍ ဘုရား၏ ကျေးဇူး တော် တည်းဟူသော ထာဝရ အသက်ပေး သည့် ရေသည် ကျွန်ုပ်တို့အပေါ်သို့ လောင်း ချ ပေးခြင်းအားဖြင့် ကျွန်ုပ်တို့အား ဘုရား သားသမီးအသွင်သို့ ကူးပြောင်း ခေါ်ဆောင် ပေးခဲ့သည်ဟု ပုပ်ရဟန်းမင်းကြီးက မတ်လ (၁၉) ရက်နေ့ သောကြာနေ့တွင် မိန့် ကြား

ခဲ့သည်။ ကျွန်ုပ်တို့သည် ထိုကျေးဇူးတော် လက်ဆောင်ကြီးကို မေ့လျော့ထားခြင်း၊ အ နည်းအကျဉ်းမျှသာ သိမှတ်ထားခြင်း နှင့် ရေငတ်မပြေနိုင်သော နေရာတွင်ရှိ ရေတွင်း များထံ သွားရောက်ရှာဖွေနေခြင်းများသာ လုပ်ဆောင်နေ တတ်ကြပါသည်။ ထို အ ကြောင်းနှင့်စပ်လျဉ်း၍ ပုပ်ရဟန်းမင်းကြီးက ဆာမာရိတန်အမျိုးသမီးနှင့် သခင်ယေရှု၏ ပုံဥပမာကို ခိုင်းနိုင်ကာ ပြောပြခဲ့သည်။

သခင်ခရစ်တော်သည် ဆာမာရိ တန်အမျိုးသမီးကို ပြောခဲ့သကဲ့သို့ ကျွန်ုပ် တို့အားလည်း ယနေ့ ပြောနေပါသည်။ ထို အရာကို ကျွန်ုပ်တို့ သိနှင့်ပြီးသား ဖြစ်ပါလိမ့် သည်။ သူနှင့်ရင်ဆိုင်တွေ့ဆုံမှု မရှိဖူးခြင်းနှင့် ကျွန်ုပ်တို့၏ ကယ်တင်ရှင်အဖြစ် သူ့အား

သတိမမူမိခြင်းလည်း ဖြစ်နိုင်ပါသည်။ ဂျူးလူမျိုးဖြစ်သော သခင်ခရစ် တော်၏ သောက်ရေ တစ်ခွက်တောင်းဆို ခြင်းကို ဆာမာရိလူမျိုးဖြစ်သော အမျိုးသမီး က အံ့ဩခြင်းဖြင့် ဘာကြောင့်ရေတောင်းရ ကြောင်း မေးသောအခါ ခရစ်တော်က ကျွန်ုပ်ကသာလျှင် ထာဝရ အသက်ရေ (နောက်တဖန် ဆာငတ်မှုကင်းသောရေ) ကို ပေးနိုင်သူဖြစ်ကြောင်း ပြန်လည်ဖြေကြား ခဲ့သည်။ ရုတ်တရက် ဆာမာရိတန် အမျိုး သမီးက ရေတွင်းသို့ ရေထပ်မံ လာခတ်ရန် မလိုသော သာမာန်ရေမျိုးဟုတွေးထင်ကာ ထိုရေကို တောင်းခံခဲ့သည်။ သို့သော် သခင် ခရစ်တော်က ထိုရေနှင့် ကွဲပြားသော အခြား သောရေကိုဆိုလိုခြင်းဖြစ်သည်။

ကျွန်ုပ်တို့သည် တနည်းနည်း အား ဖြင့် ထိုအမျိုးသမီးနှင့် တူပါသည်။ ခင်ပွန်း (၅) ဦးရှိခဲ့ခြင်းကို ကြည့်ခြင်းအားဖြင့် သူမ သည် မိမိအား စစ်မှန်သောပျော်ရွှင်မှု၊ ကျေနပ်အားရမှုများ မပေးနိုင်သော လောက၏ ပျော်ရွှင်မှု၊ သာယာမှုနှင့် ချစ်ခင်ယုယမှုတို့ကို တောင့်တကာ ကြိုးစားစွာရှာဖွေခဲ့ကြောင်း သိနိုင်သည်။ သခင်ခရစ်တော်သည် မည်သူ ဖြစ်ကြောင်း ကျွန်ုပ်တို့ သိနှင့်ပြီးဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သူနှင့် သီးခြားတွေ့ဆုံမှုမရှိ ခြင်းကြောင့်သာ သူ့ကို ကျွန်ုပ်တို့၏ ကယ် တင်ရှင်အဖြစ် မသိမြင်ရခြင်း ဖြစ်သည်။ ထိုကြောင့် ယခုလို ဝါတွင်းအခါသမယသည် သူ့ထံသို့ပြန်လည် ချဉ်းကပ်ရန်၊ ဆုတောင်း ခြင်းထဲတွင် သူနှင့်တွေ့ဆုံကာ နှလုံးသား ချဉ်းစကားပြောဆိုရန်၊ ဒုက္ခရောက်နေသော ညီအစ်ကို မောင်နှမများထဲတွင်သူ၏ မျက် နှာကို တွေ့မြင်နိုင်ရန် အကောင်းဆုံးသော အချိန်ကာလ ပင်ဖြစ်ပါသည် ဟု အရှင် သူမြတ် က မိန့်ကြားခဲ့ပါသည်။

ဆုတောင်းခြင်းတွင် ဘုရားအား ချဉ်းကပ်ခြင်း၊ သူနှင့်ပေါင်းသင်း ဆက်ဆံ ရေးကို မြှင့်တင်ပေးခြင်းဖြင့် ကျွန်ုပ်တို့သည် ဆေးကြောခြင်း ခံယူခဲ့စဉ်က ရရှိခဲ့သော ကျေးဇူးတော်ကို ပြန်လည် ဆန်းသစ်ပေး ကာ၊ သန့်ရှင်းသောဝိညာဉ်တော်နှင့် နှုတ်က ပါတိတော်တို့၏ အရင်းအမြစ်၌ ကျွန်ုပ်တို့ ၏ ဆာလောင်ခြင်းများကို ဖြည့်တင်း ပေးနိုင်ပါလိမ့်မည်။ ထို့အပြင် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝ အသက်တာ၌ ပြန်လည်ကျေ အေးသင့်မြတ်ခြင်းကို ဖန်တီးသော လက်မှု ပညာရှင်များ ဖြစ်လာခြင်းနှင့် ငြိမ်းချမ်းခြင်း ၏ တူရိယာများ ဖြစ်လာခြင်း၏ ဝမ်း မြောက် ရွှင်လန်းခြင်းကို ပြန်လည် ရှာဖွေ တွေ့ ရှိ လာနိုင်မည် ဖြစ် သည်။

Ref; Vatican Radio (CBCM-OSC)

# ဗာတီကန်ပြတိုက်နှင့် စစ္စတင်းဘုရားကျောင်းသို့ လည်ပတ်ခွင့်ရခဲ့သော အခြေအနေမဲ့သူ (၁၅၀) ဦး



ဗာတီကန် ပြတိုက်၏ အရှေ့မျက်နှာစာ

လှိုင်းကြီး လေ့အောက်၊ တောင်ကြီး ဖဝါးအောက်ဟု ငယ်စဉ်က မြန်မာဖတ်စာတွင် သင်ကြားခဲ့ဖူးပါသည်။ ဆိုလိုသည်မှာ မည်ရွေးမည်မျှပင် ပြင်းထန်သောလှိုင်းကြီးဖြစ်သော်လည်း၊ အချိန်တန်လျှင်လေ့အောက် ရောက်သွားရမည်။ တောင်ကြီးသည်လည်း မည်မျှပင် မတ်စောင့်မြင့်မားနေစေကာမူ၊ ဖွဲ့ရှိရှိဖြင့် တက်လျှင် တောင်ထိပ်သို့ ရောက်နိုင် ကြောင်းဆိုလိုပါသည်။

အီတလီသို့ ရောက်ရှိ၍ ဗာတီကန် ပြတိုက်သို့ လည်ပတ်ခြင်းမပြုပါက အီတလီ ရောက်ရကျိုးမနပ်ဟု သမိုင်းအမွေအနှစ်ကိုသိသူ တန်ဖိုးထားသူများက ဆိုကြသည်။ အဘယ်ကြောင့်ဆိုသော် သမိုင်း သည်လေ့လာစရာ၊ သိမှတ်စရာ၊ တစ်စုံတစ်ရာ၏ အရင်းအမြစ်ဖြစ်သည်။ သမိုင်းမသိခြင်းသည် မိမိ၏တန်ဖိုးမသိခြင်း၊ သမိုင်းကိုဖုံးဖိခြင်းသည် မရိုးသားခြင်း၊ သမိုင်းသိအောင် မသင်၊ မလေ့လာခြင်းသည် သူတစ်ပါး၏ လိမ်လည်ခြင်းကို ကော့နေအောင်ခံ ကြရ၊ မိုင်းတိုက်ဝါဒဖြန့် သည့်လုပ်ရပ်များကိုအဟုတ်ထင်တတ်သောလူစားလာခြင်း၊ အစွန်းရောက်သူများဖြစ်လာကြပါသည်။ ထို့ကြောင့်သမိုင်းအကြောင်းအရာနှင့်သမိုင်းအမွေအနှစ်များကို အခြေအနေပေးလျှင် လေ့လာမှတ်သားရန် သင့်လှပေသည်။ သမိုင်းမရှိသူ၊ မသိသူကို အုတ်ကြားမြတ်ပေါက် ဟု အခြေမမြစ်မဲ့သည်ဟု ခိုင်းနှိုင်း သုံးနှုန်းကြသည်။ သမိုင်းသိခြင်းသည် ရက်စရာမဟုတ်။ ရက်စရာဖြစ်နေလျှင်ပြင်ယူနိုင်သည်။ မှားယွင်းစွာ သမိုင်းရေးထိုးနေခြင်းသည် ပို၍ ပင်ရက်စရာဖြစ်ပါ သည်။ သမိုင်းအမှန်ကို လက်ခံလိုက်သော်၊ ထိုသမိုင်းသည် မကောင်းလျှင်၊ တစ်ခါသာ ရှက်ရသည်။ သမိုင်းအမှန်ကိုလက်မခံခြင်းသည် အခါခါရှက်ရ၊ အခါခါမှသာသုံးရပါသည်။

ဗာတီကန်၏ ပြတိုက်တွင် ရာစုအဆက်ဆက်၏ လူသားဆိုင်ရာ၊ ဓမ္မဟောင်း ကာလ၏အမွေအနှစ်များ၊ ခရစ်ယာန်တို့၏ အမွေအနှစ်များစွာ စုစည်းထားသော ပြတိုက်ဖြစ်ပါသည်။ လေ့လာ၍မကုန်၊ မှတ်သား၍ မဆုံးနိုင်သောသုတ၊ ရသများစွာပေးစွမ်းသော၊ စာပေ၊ သမိုင်း၊ ကျမ်း

ဂန်၊ ပရိုပိုက် အထောက်အထားများစွာရှိသည့် နေရာ၊ သမိုင်းဝင်ပန်း ချီကား၊ ကျောက်ဖြစ် ရုပ်ကြွင်းများ၊ သမိုင်းဝင် သော ရှေးဟောင်းအသုံးအဆောင်အမွေအနှစ်များစွာပြသထားသောနေ ရာဖြစ်ပါသည်။ ထိုနေရာသို့ ရောက်ဖြစ်ရန်မှာမခက်ခဲလှဟု ဆိုသော်လည်း၊ လွယ်ကူလှသည်တော့ မဟုတ်ပေ။

ဥပမာအနေဖြင့် ရန်ကုန်မြို့တွင်အမျိုးသားပြတိုက်ရှိပါသည်။ မြန်မာနိုင်ငံသားတစ်ဦး အနေဖြင့်၊ မိမိနိုင်ငံ၏ သမိုင်းယဉ်ကျေးမှုအမွေအနှစ်များ ခင်းကျင်းပြသထားသောနေရာ၊ နေ့စဉ်ဘဝ၌ မမြင်မတွေ့ရတော့သည့်၊ လူ့အသုံးအ ဆောင်များ၊ နေထိုင်မှုစရိုက်များ၊ ဝတ်စားဆင်ယင်မှုများ စသည်တို့ကို ခင်းကျင်းပြသထား သောကြောင့်၊ လည်ပတ် သင့်လှသော်လည်း၊ ရန်ကုန်မြို့၌ နေထိုင်ကြသူများ အားလုံး မရောက်ဖူးကြပေ။ သွားရန်ခက်ခဲ၍မဟုတ်။



အလွန်လက်ရာမြောက်သော ပန်းချီလက်ရာများ အပြည့်ရှိနေသော စစ္စတင်း ဘုရားကျောင်း

သွားရောက်ရန် အကြောင်းမတိုက်ဆိုင်၍ လည်းဖြစ်နိုင်ပါသည်။ ထို့အတူ ဗာတီကန်ပြတိုက်သည် ကမ္ဘာ့သမိုင်းအမွေအနှစ်များ၊ သာသနာ့ အမွေအနှစ်များဖြင့် ပြည့်နေသည်ဆို သော်လည်း၊ ရောမမြို့သားများလည်း မရောက်ဖူးသူများစွာရှိနေမည် မှာမလွဲပေ။

သို့သော် စားကံကြံ့၍ မှတ်ဆိတ်ပျားစွဲသည်ဆိုမည်လား မပြောတတ်။ ရောမ ရှိအခြေအနေမဲ့သူပေါင်း (၁၅၀) ဦးသည်၊ ပြီးခဲ့သော ကြာသပတေးနေ့ လယ်ပိုင်းက၊ ဗာတီကန်ပြတိုက်နှင့်ပန်းချီ၊ ပန်းပုလက်ရာအပြည့် ဖြင့်၊ သပိယ်စွာထုလုပ်ရေးဆွဲခြယ်သထားသော၊ စစ္စတင်းဘုရားကျောင်း (ဤဘုရားကျောင်း၌ပင် ရဟန်းမင်းကြီးအသစ်ကို ရွေးရန်ပြင်ဆင်ဆုတောင်းသည့် ဘုရားကျောင်းလည်းဖြစ်ပါသည်) သို့ မထင်မှတ်ဘဲ အခြေအနေမဲ့သူများအား ကူညီရန် တာဝန်ကို၊ ရဟန်းမင်းကြီးထံမှ တထူး တခြား ပေးအပ်ခြင်း ခံထားရသော ဂိုဏ်းချုပ်ဆရာတော်ကြီး Konrad Krajewski အစီအစဉ်ဖြင့်၊ သွားရောက်လည်ပတ်ခွင့် ရခဲ့ပါသည်။

အဆိုပါ တာဝန်ရှိသော ဆရာတော်ဘုရားသည်၊ တာဝန်ပေးအပ်ခြင်းခံခဲ့သည့် အချိန်မှစ၍ အခြေအနေမဲ့ သူများအား၊ နည်းလမ်းအမျိုးမျိုးဖြင့်ထိထိရောက်ရောက်ကူညီနိုင်ရန်အားထုတ်လုပ်ဆောင်ခဲ့ပါသည်။ ဥပမာအနေဖြင့် ဗာတီကန်ပုရဝတ်၌ ရေချိုးခန်းများ ဆောက်လုပ်ပေးခြင်း၊ ဆံသဆိုင်များဖွင့်လှစ်ပေးခြင်းတို့ ကို လုပ်ဆောင်ခဲ့ပါသည်။

ထိုသို့ သွားရောက်လည်ပတ်ခွင့်ရခဲ့ သောသူများအနက်အဖွဲ့(၃) ဖွဲ့ခွဲ၍



ဗာတီကန် ပြတိုက်၏ အတွင်းပိုင်း တစ်နေရာ တစ်ဖွဲ့ချင်းစီသည် ရဟန်းမင်းကြီး သီတင်းသုံး ရာ ရှင်မားတာ၏ဂေဟာ' (Casa Santa Marta) များကိုလည်း ဖြတ်လျှောက်ကြည့်ရှုခွင့် ရခဲ့ပါသည်။ ထို အတူရဟန်းမင်းကြီး၏ ကရုဏာရေးလုပ်ငန်း ရုံးတော်မှ၊ ရံပုံငွေရှာဖွေသည့်အနေဖြင့်၊ လာမည့်ဖွန်လ (၂၉) ရက်နေ့၊ ရှင်ပီတာနှင့် ရှင်ပေါလုတို့၏ပွဲနေ့၌လည်း၊ ကံစမ်းမဲနံပါတ် ရွေးချယ်မည် ဖြစ်ပြီး၊ ထိုကံစမ်းမဲပေါက်သူများသည်၊ ဇူလိုင်လ (၃၀) ရက်နေ့၌ ကျင်းပမည့်အစီအစဉ်တွင်ပါဝင်ခွင့် ရမည်ဖြစ်ပါသည်။ ဤကံစမ်းမဲအစီအစဉ်ကို ယခုလ (၂၄) ရက်နေ့တွင် အသိပေး ကြေငြာခဲ့ပြီး၊ ကံစမ်းမဲ လက်မှတ်တစ်စောင်လျှင် (၁၀) ယူရိုဖြစ် ပါသည်။ ကံစမ်းမဲ လက်မှတ်များကို ဗာတီကန်နှင့်ဆိုင်သော၊ ရံပုံငွေ ဆိုင်များအား လုံး၌ ဝယ်ယူကံ စမ်းနိုင်ပါသည်။

ရဟန်းမင်းကြီးအနေဖြင့် ရရှိလာသော ရံပုံငွေများအတွက် ကျေးဇူးတင်ကြောင်း၊ ဤရံပုံငွေ ဖြင့်ရဟန်းမင်းကြီး၏ ကရုဏာရေးလုပ်ငန်း၌ တစ်ဖက်တစ်လှမ်းမှ ကူညီနေခြင်း ဖြစ်သကဲ့သို့ ထိုအကူအညီဖြင့် ပြီးခဲ့သော ဇန္နဝါရီလ၌ အကောင် အထည် ဖော်နိုင်ခဲ့ကြောင်း၊ လူအများ ပါဝင်နိုင်ရန်နှင့် ရက်ရက် ရောရောပါဝင်နိုင်ရန် ရည်ရွယ်၍ ကံစမ်းမဲဆု အမြောက် အများကို ပြင်ဆင်ထား မည်ဖြစ်ကြောင်း၊ ကံစမ်းမဲ ပေါက်သူများသည်ရက်ပေါင်း (၃၀) အတွင်း၊ ရုံးတော်၌ တာဝန်ရှိသူ များထံ လာရောက် ထုတ်ယူနိုင် ကြောင်းဖြင့် အသေးစိတ်ရှင်းပြသွားခဲ့ပါသည်။

အငယ်ဆုံးသော ငါ၏ညီအစ်ကိုတို့အား သင်တို့ ပြုသမျှသည်၊ ငါ့အားပြုခြင်းဖြစ်၏။

ဗာတီမောင်မောင်





### အင်ဒိုနီးရှားနိုင်ငံတွင် ဆောက်လုပ်ပြီးစ ကက်သလစ် ဘုရားကျောင်းအသစ်အား မွတ်ဆလင်များ ဆန့်ကျင်ဆန္ဒပြ

ဂျာကာတာ ၂၄ မတ်လ ၂၀၁၇

ရာဂဏန်းရှိသော မွတ်ဆလင်များ သည် ဂျာကာတာ မြို့မြောက်ပိုင်းတွင် ရှိသော ဘာကာစီဒေသတွင် ဆောက်လုပ်နေဆဲ ဘုရားကျောင်းအား ဆန့်ကျင်ဆန္ဒပြခဲ့ရာ အကြမ်း ဖက်မှုများ လုပ်ကြသဖြင့် ရဲများက မျက်ရည်ယို ငှက်များဖြင့် လူစုခွဲခဲ့သည် ဟု မျက်မြင်သက်သေများအဆိုအရသိရသည်။ ဆန္ဒပြသူတို့သည် ဘုရားကျောင်းဆောက်လုပ် နေသော ကျောင်းဝင်းအတွင်းသို့ အတင်း ဝင်ရောက်ခဲ့ကြပြီး အချို့က ဘုရားကျောင်းကို ကျောက်ခဲများ၊ ပုလင်း များဖြင့် ပစ်ပေါက်ခဲ့ကြသည်။

တာဝန်ယူ ဆောက်လုပ်နေသော ဖါသာရ် ရွိုင်မွန်ဒူးစ် ရှန်နီပါ အား လုံခြုံရေးအတွက် ထိုနေရာမှ ထွက်ခွါရန် အမိန့်ပေးခဲ့သည်ဟုသိရသည်။

စန်တာ ကလာရာ ဘုရားကျောင်း ၂၀၁၅ ခုနှစ် ဇွန်လ ကပင် ဆောက်မိန့်ကျခဲ့သော်လည်း ၂၀၁၆ ခု နိုဝင်ဘာလမှသာ စတင်ဆောက်လုပ်ခဲ့သည်။ အခွင့်ကျပြီးသည်မှ စတင်ကာ ဆောက်လုပ်ခြင်းမပြုရန် ဆန္ဒပြနေခဲ့ကြသည်။

အင်ဒိုနီးရှားတွင် အစိုးရ အသိအမှတ်ပြုထားသော ဘာသာ ၆ ခုရှိသည်။ သို့သော် လူများစုဖြစ်သော မွတ်ဆလင်များက လူနည်းစု ဘာသာများအပေါ် အမြဲတမ်း ဆန့်ကျင် လေ့ရှိသည်။ သို့သော် ရဲများကလည်း ဝင်ရောက်ဟန့်တားခြင်း မရှိပေ။

ဆန္ဒပြပွဲကို ဦးဆောင်သော မွတ်ဆလင်ဘာသာရေး ခေါင်းဆောင် အစ်မာအီအီဘရာဟင်က ဘုရားကျောင်းဆောက်မိန့်ပြန်မရတ်သိမ်းလျှင် လူစုခွဲမည်မဟုတ်ဟုဆိုသည်။

ထိုဒေသတွင် ကက်သလစ် ဘာသာဝင် ၁၂၀၀၀ ခန့်တို့သည် ဝတ်ပြုရန် ဘုရားကျောင်း မရှိဘဲ ကွင်းကျယ်သည့် နေရာ များတွင် စုရုံးကာ ဝတ်ပြုခြင်းအမှုကို ပြုနေကြရသည်။

ထိုဒေသတွင် ကက်သလစ် ဘာသာဝင် ၁၂၀၀၀ ခန့်တို့သည် ဝတ်ပြုရန် ဘုရားကျောင်း မရှိဘဲ ကွင်းကျယ်သည့် နေရာ များတွင် စုရုံးကာ ဝတ်ပြုခြင်းအမှုကို ပြုနေကြရသည်။

Ref: Catholic Herald

### မီးဖြင့် ၅၄ ချက်ထိုးကာ အသတ်ခံခဲ့ရသော သီလရှင်အား သူတော်မြတ်အဖြစ်တင်မြှောက်မည်



ဗာတီကန် ၂၃ ရက် မတ်လ ၂၀၁၇

လွန်ခဲ့သည့် ၂၂ နှစ်က လူများပြည့်ကျပ်နေသည့် ဘတ်စကားပေါ်တွင် မီးဖြင့် ၅၄ ချက် အထိုးခံခဲ့ရသည့် စိန်ဖရန်စစ် ကလဲ အသင်းဂိုဏ်းဝင် အိန္ဒိယ နိုင်ငံသူ စစ္စတာ ရာနီ မာရီယာအား သူတော်မြတ်အဖြစ်တင်မြှောက် ဗာတီကန်ရှိ ရဟန္တာတင်မြှောက်ရေး ရုံးတော်မှ တင်ပြချက်ကို ပုပ်ရဟန်းမင်းကြီးက အတည်ပြု ခဲ့ သည်။

နာမည်အရင်း ရေဂျီးနား မာရီယမ် ဗာတာလီ (ရာနီ မာရီယား) သည် ဖေဖော်ဝါရီလ ၂၅ ရက် ၁၉၉၅ ခုနှစ်က ဘာသာရေး ယုံကြည်ချက် ကို မုန်းတီးစိတ် ကြောင့် အသတ်ခံခဲ့ရသည်။

အသတ်ခံရသည့် အချိန်တွင် စစ္စတာ၏ အသက်မှာ ၄၁ နှစ်ရှိခဲ့သည်။ ကြေးစားလူသတ်သမား ဆာမန်ဒါ ဆင်းသည် သူမအား လူအုပ်အလယ်မှာပင် မီးဖြင့် ထိုးခဲ့ပြီး ထွက်ပြေးသွားသောအခါ နောက်မှ လိုက်၍ သေသည်အထိ ထိုးခဲ့သည်။ ထိုးသွင်းသည့် မီးဒဏ်ရာပေါင်းမှာ ၅၄ ချက် ဖြစ်သည်။ မြေပိုင်ရှင်တို့က ငွေပေးကာ ခိုင်းစေသဖြင့် သတ်ခဲ့သည်ဟု နောက်ပိုင်း တွင် ထွက်ဆို ဝန်ခံခဲ့သည်။

စစ္စတာ ရာနီသည် အန်ဒါ ပရာဒက် ရှိ အင်ဒိုးဟုခေါ်သောမြို့၏ လမ်းဘေးတွင် မရှုမလှ အသက်ထွက်ခဲ့ရသည်။ သူမ၏ ရုပ်အလောင်းကို သူမ တာဝန်ထမ်းဆောင်ခဲ့ရာ ဒေသခံ ခရိုင်အတွင်းမှ ရွာငယ်လေးတွင် သင်္ဂြိုဟ်ခဲ့သည်။

သူမတာဝန်ထမ်းဆောင်ခဲ့သော နေရာတွင် ရှိသော သူများမှာ မြေပိုင်ယာပိုင် မရှိသော ဆင်းရဲသားများဖြစ်သည်။ သူတို့သည် မြေပိုင်ရှင်များထံ နေ့စားပုံစံဖြင့်လည်းကောင်း၊ သူရင်းငှားပုံစံဖြင့်လည်းကောင်း လုပ်ကိုင်ကြရသည်။ မြေပိုင်ရှင်တို့၏ မတရားအနိုင်ကျင့်မှုများကို တွေ့မြင်လာရသော

အခါ စစ္စတာ ရာနီက သူတို့၏ ရပိုင်ခွင့်များကို တောင်းဆိုပေးခဲ့သည်။ မြေပိုင်ရှင်များက သူမအပေါ် ဒေါသထွက်ခဲ့ကြသည်။

စစ္စတာ ရာနီအား ဇွန်လ ၂၉ ရက် ၁၉၅၄ ခုနှစ်တွင် အိန္ဒိယ တောင်ပိုင်း ကယ်ရယ်လာပြည်နယ်၌ ဖမ်းမြှောင်ခံခဲ့ရသည်။ ဖရန်စွာကန် ကလဲ အသင်းဂိုဏ်းသို့ ဝင်ရောက်ခဲ့ပြီး ၁၉၇၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ပထမသစ္စာ ပြုခဲ့သည်။ ထိုအချိန်မှ စတင်ကာ သူမနာမည်ကို ရာနီ မာရီယား ဟု အမည်ပေးပြောင်းခဲ့သည်။ သစ္စာဆို ပြီးသည်နှင့် အိန္ဒိယနိုင်ငံ မြောက်ပိုင်းတွင်း သာသနာ ပြုလုပ်ငန်းများ လုပ်ခဲ့သည်။ ၁၉၉၂ တွင် သူမ အသတ်ခံရသည့် ဒေသသို့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့သည်။

လူသတ်သမား ဆင်း အား ကျန်ရစ်သည့်မိသားစုက အခွင့်လွှတ်ရုံမက မိသားစုဝင်တစ်ဦးအဖြစ်လက်ခံခဲ့သည်။ သူသည်လည်း နောင်တရကာ အကျင့်ပြောင်းလဲခဲ့သည်။ သူ့အကြောင်းရိုက်ထားသည့် မှတ်တမ်းတင် ရုပ်ရှင် "လူသတ်သမား၏ နှလုံးသား" သည် ၂၀၁၃ ခုနှစ်တွင် နိုင်ငံတကာဆုရရှိခဲ့သည်။

စစ္စတာ ရာနီသည် သာသနာပြုလုပ်ငန်းများ ဆောင်ရွက်စဉ် ဆင်းရဲသားများ၏ ရပိုင်ခွင့်၊ သူတို့၏ တရားမျှတသော လုပ်အားခကို အရယူပေးရုံမက ကလေးများအားလည်း ပညာသင်ကြားပေးခဲ့သည်။ ပညာတတ်ခြင်းအားဖြင့် အနိုင်ကျင့်ခံရသည့် ဘဝမှ လွတ်မြောက်နိုင်မည်ဟု ယုံကြည်ခဲ့သည်။

သူမ၏ ချစ်ခြင်းမေတ္တာသည် စစ်မှန်စွာ သီးပွင့်ဝေဆာလာခဲ့ပေပြီ။ သူမ၏ သေခြင်းမှ ချစ်ခြင်းမေတ္တာ၊ တရားမျှတခြင်းနှင့် ညီအစ်ကို မောင်နှမစိတ်များ လောကတွင် ပေါက်ဖွားရှင်သန်နိုင်ပါလိမ့်မည်။

Ref: Vatian Radio

### မူးယစ်ဆေးရောင်းချခြင်းသည် လူသတ်မှုပင် ဖြစ်သည် ဟု မနီလာမြို့မှ ကာဒီနယ် တာဂလေး မိန့်ကြား

မနီလာ ၂၁ ရက် မတ်လ ၂၀၁၇



ကာဒီနယ် လူးဝစ် အန်ထော်နီ တာဂလေးက မူးယစ်ဆေး ရောင်းဝယ်ခြင်းသည် သေခြင်း ကို သယ်ဆောင်ခြင်းပင် ဖြစ်သည်ဟု ကျိန်းမောင်းပြီး မူးယစ်ဆေးတိုက်ဖျက်ရေးတွင် စွမ်းစွမ်းတမံ ပါဝင် ကြရန် ဘာသာသူများအား နှိုးဆော်ခဲ့သည်။

"အကယ်၍ ကျွန်ုပ်က အိမ်နီးနားချင်း တယောက်ကို ထိခိုက်နှစ်နာစေမယ့် အရာတစ်ခုကို ရောင်းပေးပြီး အမြတ်ယူမယ့် ဆိုရင် ကျွန်ုပ်သူ့ကို သတ်တာနဲ့ အတူတူ ပါပဲ" ဟု မူးယစ်ဆေး ကုန်သည်များ အား သတိပေးပြီး ဆေးစွဲနေသူများအား လျစ်လျူ ရှုခြင်း အပယ်ခံကဲ့သို့ ဆက်ဆံခြင်းသည်လည်း မဖြစ်သင့်သော အရာဟု သတိပေးခဲ့သည်။

လူများသည် အကောင်းဖက်သို့ ပြောင်းလဲလာနိုင်စွမ်းရှိသည်ကို သိမှတ်ကြ

ရန်။ အကြီးမားဆုံးသော အပြစ်သည်ပင်လျှင် ဘုရားသခင်၏ အခွင့်လွှတ်ခြင်းကို ခံရပြီး လူကောင်းတစ်ယောက် ဖြစ်လာနိုင်သည်။ "ဆေးသမားတွေဟာ အလကားလူတွေ၊ လွှင့်ပစ်လိုက်တာပဲ ကောင်းတယ်လို့ မပြောကြပါနဲ့။ ဘုရားသခင်ဟာ တန်ခိုးပြနိုင်ပါတယ်။ ဘုရားရဲ့ ကျေးဇူးတော်ဟာ သူတို့ကို ပြောင်းလဲစေနိုင်ပါတယ်။"

မနီလာမြို့၏ ဂိုဏ်းချုပ်ဆရာတော်ကြီးလည်း ဖြစ်သော ကာဒီနယ် တာဂလေး သည်သူ၏ ဂိုဏ်းချုပ် သာသနာအတွင်းရှိ ဆေးစွဲသူများကို ကူညီ ကယ်တင်ရန် အဖွဲ့တစ်ဖွဲ့ကို ၂၀၁၆ ခုနှစ်က တည်ထောင်ခဲ့သည်။

မတ်လ ၁၇ ရက်နေ့တွင် ဆေးသုံးစွဲဖူးသူများအား ကူညီရန် အသင်းတော်၏ အစီအစဉ်ကို စတင်ဖွင့်လှစ်ခဲ့ပြီး ထိုအခမ်းအနားတွင် ကာဒီနယ်ကြီးက ယခုကဲ့သို့ဆိုခဲ့ခြင်းဖြစ်သည်။ ယခုအစီအစဉ်တွင် ဝိညာဉ်ရေး အထောက်အကူများ အပြင်၊ အသက်မွေးဝမ်းကျောင်းပညာများ၊ အားကစားနှင့် အနုပညာများကိုလည်း ထည့်သွင်း သင်ကြားပေးမည်ဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံတွင် မူးယစ်ဆေးဆွဲသူများ အလွန် ပေါများသောကြောင့် ဆေးဖြတ်သည့် ဌာနများ အလုံအလောက် မရှိပေ။ အစိုးရ အစီအစဉ်ဖြင့် မည်သို့မျှ မလုံလောက်နိုင်သောကြောင့် အရပ်ဖက် အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီခြင်းဖြစ်သည်။

Ref: UCANews

(CBCM-OSC)

# သန့်ရှင်းသော ရသတ္တပတ်နှင့် ပါစကားပွဲတော်အတွက် ပုပ်ရဟန်းမင်းကြီး၏ အချိန်စာရင်း ထုတ်ပြန်

ဗာတီကန် ၂၇ ရက် မတ်လ ၂၀၁၇

သန့်ရှင်းသော ရက်သတ္တပတ်နှင့် ပါကျွတ်ပွဲတော်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ္စ ဦးဆောင်ကျင်းပမည့် ပွဲတော်အခမ်းအနားများအတွက် အချိန် ဇယားကို မတ်လ ၂၇ ရက် အင်္ဂါနေ့တွင် ဝတ်ပြုကိုးကွယ်ခြင်းဆိုင်ရာ ရုံးတော်မှ ထုတ်ပြန်ခဲ့သည်။

ဧပြီလ ၉ ရက် တနင်္ဂနွေနေ့ နံနက် ၁၀ နာရီတွင် စိန်ပီတာ ရင်ပြင်တွင် သံလွက်ခက်များအား ကောင်းကြီးပေးခြင်းနှင့် မေတ္တာပန်း တနင်္ဂနွေ မစ္စား တရားတော်မြတ်ကို ပူဇော်မည် ဖြစ်သည်။ ထိုနေ့သည် ၃၂ ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့လည်း ဖြစ်ပါသည်။

ဧပြီလ ၁၃ ရက် ကြာသာပတေးနေ့ကြီး နံနက် ၉:၃၀ နာရီတွင် စိန်ပီတာ ဘုရားကျောင်း ဝိမာန်ကြီးထဲတွင် သန့်ရှင်းသော ဆီများအား ကောင်းကြီးပေးခြင်း နှင့် မစ္စားတရား တော်မြတ်ကို ပူဇော်မည် ဖြစ်သည်။

လူအများ စိတ်ဝင်စားသည့် နောက်ဆုံးညစာစားပွဲ မစ္စားတရားနှင့် ခြေဆေးပွဲ အခမ်းအနားကို မည်သည့်နေရာတွင် မည်သို့ ကျင်းပမည်ဆိုသည်ကို ထည့်သွင်း ဖော်ပြထားခြင်း မရှိသေးပါ။

ဧပြီလ ၁၄ ရက်နေ့ သောကြာနေ့ကြီး ညနေ ၅:၀၀ နာရီတွင် စိန်ပီတာ ဝိမာန်တော်ကြီးတွင် ခရစ်တော် အသက်တော်စွန့်ခြင်းနှင့် ခရစ္စတုး ကားတိုင်တော်အား ရိုသေ ဂါရဝပြုခြင်း အစီအစဉ်များကို ပြုလုပ်မည်ဖြစ်သည်။ ည ၉:၁၅ နာရီတွင် ကော်ဆေယုမ် (ရောမ ရှေးဟောင်း အားကစားရုံ) ၌ ကရုဏာကားလှည့်ခြင်းနှင့် အဆုံးတွင် လူထုပရိတ်သတ် အပေါ်သို့ တမန်တော်ကြီးတို့မှ ဆင်းသက်သော အခွင့်အာဏာရှိ ကောင်းကြီးမင်္ဂလာ ပေးမည်ဖြစ်သည်။

ဧပြီလ ၁၅ ရက် စနေနေ့ကြီးတွင် စိန်ပီတာ ဝိမာန်တော်ကြီးထဲတွင် ည ၈:၃၀ မှ စတင်ကာ ပါစကား အဖိတ်ည အခမ်းအနားများနှင့် မစ္စားတရားတော်မြတ်ကို ကျင်းပမည်ဖြစ်သည်။ မစ္စားမတိုင်မီတွင် ဆေးကြောခြင်းပေးခြင်းအခမ်းအနားကိုလည်း ရဟန်းမင်းကြီးကိုယ်တိုင် ကျင်းပပြုလုပ်ပါလိမ့်မည်။

ဧပြီလ ၁၆ ရက် ပါစကားတနင်္ဂနွေနေ့တွင် နံနက် ၁၀:၀၀ နာရီတွင် ခရစ်တော် ရှင်ပြန် ထမြောက်ခြင်း မစ္စားတရားတော်မြတ်ကို စိန်ပီတာ ရင်ပြင်တွင် ပူဇော်မည်ဖြစ်သည်။ မစ္စားအပြီးတွင် (urbi et orgi) (မြို့ကြီးနှင့် ကမ္ဘာကြီးသို့) ဟု ခေါင်းစဉ်တပ်ထားသော



၂၀၁၃ ခုနှစ် ပါစကားပွဲနေ့တွင် ရဟန်းမင်းကြီး ဖရန်စစ္စ၏ ပါစကားသတင်း လာရောက် နားထောင်သူ ၂ သိန်း ၅ သောင်းကျော်ရှိခဲ့သည်



လူအများစိတ်ဝင်စားသည့် ရဟန်းမင်းကြီး၏ ခြေဆေးပွဲမြင်ကွင်း

ပါစကား သတင်းစကားကို ကမ္ဘာတဝှမ်းလုံးသို့ ပြောကြားမည် ဖြစ်သည်။ ထိုသတင်း စကားကို ကမ္ဘာတဝှမ်းမှ စိတ်ဝင်စားစွာ နားထောင်ကြသည်။ ပုပ်ရဟန်း မင်းကြီးကလည်း ကမ္ဘာ့ဘာသာစကားပေါင်းများစွာဖြင့် နှုတ်ဆက်လေ့ရှိရာ မြန်မာစကားလည်း ပါဝင်သည်။

CBCM-OSC

## ဖါတီမာမြို့တွင် မယ်တော် ရူပါရုံ ပြည်ကို မြင်တွေ့ခဲ့ရသော ကလေးငယ် နှစ်ဦးအား ရဟန္တာ တင်မြှောက်တော့မည်



ပေါတူဂီနိုင်ငံ ဖါတီမာမြို့တွင် မယ်တော်၏ ရူပါရုံကို မြင်တွေ့ခဲ့ရသော ကလေးငယ် သုံးဦးအနက် ဂျက်စင်းတာ နှင့် ဖရန်စစ္စကို တို့နှစ်ဦးအား ရဟန္တာ အဖြစ် တင်မြှောက်ရန် လိုအပ်သော အထောက်အပံ့ ပြည့်စုံစွာ ရရှိထားပြီးဖြစ်ကြောင်း ရဟန္တာတင်မြှောက်ရေး ရုံးတော် မှ မတ်လ ၂၃ ရက်နေ့က ကြေငြာခဲ့သည်။

ရူပါရုံမြင်သည့်အချိန်တွင် ဂျက်စင်းတာမှာ အသက် ၇ နှစ် နှင့် ဖရန်စစ္စကိုမှာ ၉ နှစ်သာ ရှိသေးသည်။ ရူပါရုံမြင်ပြီး ၂ နှစ်အကြာတွင် ကလေးငယ် နှစ်လုံး ဥရောပတစ်ခွင်တွင် ဖြစ်ပေါ်ခဲ့သော ပလိပ်ရောဂါကြောင့် သေဆုံးသွားခဲ့သည်။ ဖရန်စစ္စကိုသည် ၁၈၁၉ ခုနှစ် ဧပြီလ ၄ ရက် အသက် ၁၀ နှစ်အရွယ်တွင်လည်းကောင်း ဂျက်စင်းတာသည် ၁၉၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့ အသက် ၉ နှစ်အရွယ် အတွင် ကွယ်လွန်ခဲ့သည်။

သူတို့အား ရဟန္တာ တင်မြှောက် အစောပိုင်းက ကြိုးစားခဲ့သော်လည်း အလွန် ငယ်ရွယ်သော ကလေးများဖြစ်သဖြင့် ကန့်ကွက်မှုများရှိခဲ့သည်။ သို့သော် ရဟန္တာ ဒုတိယမြောက် ယောဟန် ပေါလူး က ၁၉၇၉ ခုနှစ်တွင် သူတို့အား ကြည့်ညိုထိုက်သူများအဖြစ် ကြေငြာခဲ့ပြီး ၂၀၀၀ ခုနှစ်တွင် သူတော်မြတ် စာရင်းတွင် ထည့်သွင်းခဲ့သည်။

ယခုအခါ ရဟန္တာအဖြစ် တင်မြှောက်ရန် လိုအပ်ချက်များ ပြီးပြည့်စုံပြီး ဖြစ်သောကြောင့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ္စက မတ်လ ၂၃ ရက်နေ့တွင် အတည်ပြု

လက်မှတ်ရေးထိုးခဲ့သည်။

ဖါတီမာ ထင်ရှားပြုခြင်း နှစ် ၁၀၀ ပြည့်ပွဲနေ့ မေလ ၁၂ မှ ၁၃ ရက်များ တွင် ရဟန်းမင်းကြီးသည် ဖါတီမာသို့ သွားရောက်မည် ဖြစ်ပြီး ထိုအခမ်းအနား အတွင်းမှာပင် ဖရန်စစ္စကို နှင့် ဂျက်စင်းတာ တို့အား ရဟန္တာ အဖြစ် တင်မြှောက်မည်ဖြစ်သည်။

သူတို့အထဲမှ လူစီသည် စစ္စတာတစ်ပါး ဖြစ်လာခဲ့ပြီး အသက် ၉၇ နှစ် အရွယ် ၂၀၀၅ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ သူမအား ရဟန္တာ တင်မြှောက်နိုင်ရန် စတင်ဆောင်ရွက်နေပြီလည်း ဖြစ်သည်။

၁၉၁၇ ခုနှစ်က မေလ ၁၃ ရက်နေ့တွင် အသုံးလုံးပင်မတတ်သော လူစီယား၊ ဂျက်စင်းတာ နှင့် ဖရန်စစ္စကို တို့ ကလေးသုံးယောက်ကို မယ်တော် ထင်ရှားပြခဲ့သည်။ ထိုနှစ် အောက်တိုဘာလသို့ ရောက်သောအခါ ဘုရားဖူးပေါင်း ငါးသောင်းကျော် လာရောက်ခဲ့ကြသည်။ ၁၉၃၀ ခုနှစ်တွင် မယ်တော် ထင်ရှားပြသည်မှာ စစ်မှန်ကြောင်း ကြေငြာခဲ့သည်။

ဤရူပါရုံကြောင့် ဖါတီမာ သတင်းစကားဟု လူသိများလာကာ အပြစ်ဒဏ်ဆပ် ဖြေခြင်း၊ စိတ်ပုတီးစိပ်ခြင်းနှင့် အပြစ်မဲ့ သန္ဓေယူတော် မူသော မယ်တော်၏ နှလုံးတော်အား သဒ္ဓါကြည်ညိုခြင်း စသည့် ကျင့်စဉ် သုံးခုသည်လည်း လူသိများလာခဲ့သည်။

CBCM-OSC





# ကရုဏာ လူမှု စည်းလုံး ညီညွတ်ရေး အသင်း (KMSS) ၏ ၁၅ နှစ် မြောက် ရတုသဘင် အခမ်းအနား၊ ကရုဏာ (KMSS) မိသားစု တွေ့ဆုံပွဲကို ကယားပြည်နယ်၊ လွိုင် ကော်မြို့တွင် (၂၂ - ၂၄ မတ်လ ၂၀၁၇) အထိ ကျင်းပခဲ့သည်။

ကရုဏာ လူမှု စည်းလုံး ညီညွတ်ရေး အသင်း (KMSS) ၏ ၁၅ နှစ် မြောက် ရတုသဘင် အခမ်းအနား၊ ကရုဏာ (KMSS) မိသားစု တွေ့ဆုံပွဲကို ကယားပြည်နယ်၊ လွိုင် ကော်မြို့တွင် (၂၂ - ၂၄ မတ်လ ၂၀၁၇) အထိ ကျင်းပခဲ့သည်။

အဖွင့် မဏ္ဍိုင်တရား တော်မြတ် ကို ကာဒီနယ် ချားလ်မောင်ဘိုမှ ပင်မ ဦးဆောင်၍ စတင်ဖွင့်လှစ်ခဲ့ပြီး တောင်ကြီး ဂိုဏ်းချုပ် ဆရာတော်ကြီး ဘာစီးလျိုအားသိုက်မှ တရားရေးအေး မြွက်ကြား တိုက်ကျွေးခဲ့သည်။

အဖွင့်မဏ္ဍိုင်တရား တော်မြတ် တွင် ဆရာတော်ကြီး ဆိုတေးရိုဖားမော၊ ဆရာ

တော်ကြီး အိုင်ဇက်နေ၊ ဆရာတော်ကြီး ဖရန်စစ် ခေါ်တန်၊ ဆရာတော်ကြီး စတီးဖင်း တေးဖဲ၊ KMSS ဥက္ကဋ္ဌ ဆရာတော်ကြီး ရေမွန်ဆမ်လုဂမ် နှင့် ဘုန်းတော်ကြီး ၂၀ ပါးမှ ပါဝင် ပူဇော် ပေးခဲ့ပါသည်။

ထို့နောက် ကာဒီနယ် ချားလ်မောင်ဘို၊ ဂိုဏ်းချုပ် ဆရာတော် ဘာစီးလျို အားသိုက်၊ ဂိုဏ်းအုပ် ဆရာတော် ဆိုတေးရိုဖားမော (ငြိမ်း)၊ ဂိုဏ်းအုပ်ဆရာတော် ဖရန်စစ် ခေါ်တန်၊ ဂိုဏ်းအုပ်ဆရာတော် အိုင်ဇက်နေ၊ ဂိုဏ်းအုပ်ဆရာတော် စတီးဖင်း တေးဖဲ နှင့် ဂိုဏ်းအုပ်ဆရာတော် ရေမွန် ဆမ်လုဂမ် တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။



ကရုဏာ (KMSS) မိသားစု တွေ့ဆုံပွဲကို နိုင်ငံတစ်ဝှမ်းရှိ ကရုဏာရုံး (၁၇) ရုံးမှ ဝန်ထမ်း စုစုပေါင်း ၅၃၁ ဦး (ကျား-၃၀၃၊ မ-၂၂၈) တက်ရောက်ခဲ့ပါသည်။



ပြန်လည် အမှတ်ရ၊ ပြန်လည်ဆန်းစစ်သုံးသပ်၊ ဝမ်းမြောက်ရွှင်လန်းခြင်းဖြင့် အားအင်များ ပြန်လည် ဖြည့်တင်းကြပါစို့

## မြန်မာနိုင်ငံတော်သစ်ကြီး တည်ဆောက်ရာတွင် ကရုဏာလူမှုစည်းလုံး ညီညွတ်ရေးအသင်း (KMSS) ၏ အခန်းကဏ္ဍ

မြန်မာနိုင်ငံတည်ဆောက်ရေးတွင် ကရုဏာလူမှုစည်းလုံး ညီညွတ်ရေးအသင်း (KMSS) အနေနှင့် မည်သည့်အခန်းကဏ္ဍမှ မည်ကဲ့သို့ ပါဝင် ပံ့ပိုးပေးနိုင်ပါမည်နည်းဆိုသည့် အချက်ကို အဓိကထားကာ သုံးသပ်ခဲ့ကြသည်။

ပထမနေ့ နံနက်ပိုင်းတွင် စစ်မှန်သော ဖွံ့ဖြိုးတိုးတက်ခြင်းအကြောင်း နားလည်နိုင်ရန် "ပြည့်စုံ သော လူသားဖွံ့ဖြိုးတိုးတက်ရေး" ခေါင်းစဉ်ဖြင့် ကာဒီနယ် ချားလ်မောင်ဘို မှ မိန့်ခွန်းပေးခဲ့သည်။

မွန်းလွဲပိုင်းတွင် ဆရာတော် ရေမွန် ဆမ်လုဂမ် မှ "ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး မျှော်မှန်းချက်ပန်းတိုင်များ" အကြောင်း မိန့်ခွန်းပေးခဲ့သည်။

ဒုတိယနေ့ နံနက်ပိုင်းတွင် "ကျွန်ုပ်တို့၏ လူမှုအဖွဲ့အစည်း၊ သဘာဝ ပတ်ဝန်းကျင် ဆိုင်ရာ တရားမျှတမှု မရှိခြင်း" ခေါင်းစဉ်ဖြင့် Laudato Si စာချွန်တော်အပေါ် အခြေခံကာ ဆရာတော် ဖရန်စစ် ခေါ်တန် ၏ မိန့်ခွန်းကို နာယူ ဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် The Joy of the Gospel စာချွန်တော်ကို အခြေခံကာ နှုတ်ကပတ်တော်တွင် ဝမ်းမြောက်ခြင်း၊ စီးပွားရေး တရားမျှတမှု မရှိခြင်း အကြောင်းကို တောင်ကြီးဂိုဏ်းချုပ် ဆရာတော်ကြီး ဘာစီးလျိုအားသိုက်မှ မိန့်ခွန်းပေးခဲ့သည်။

ဆရာတော်ကြီးများ၏ မိန့်ခွန်းအပြီးတွင် အုပ်များဖွဲ့၍ ဆွေးနွေးခြင်းများ ဆက်လက် ပြုလုပ်ခြင်းဖြင့် ပိုမိုပြီးနက်ရှိုင်းစွာ နားလည်နိုင်စွမ်းကို ရစေသည်။ မရှင်းလင်းသော အချက်များကိုလည်း အချင်းချင်းဝေမျှကာ အဖြေရှာကြသည်။

တတိယရက်တွင် မြန်မာနိုင်ငံအတွင်း ငြိမ်းချမ်းရေး တည်ဆောက်ခြင်း၊ ကျွန်ုပ်တို့၏ လုပ်ငန်းနယ်ပယ်တွင်ငြိမ်းချမ်းရေးအတွက် စိန်ခေါ်ချက်များ၊ ရှေ့အနာဂတ်လမ်း စသည့် အကြောင်းအရာများကို ဖိတ်ခေါ် ဟူးဘတ် (မော်လမြိုင်)၊ ဖိတ်ခေါ် လွီးဂျီ (လားရှိုး)၊ ဖိတ်ခေါ် ပီးကိုတို့က ဦးဆောင် ဆွေးနွေးခဲ့ကြသည်။

နေ့ခင်းပိုင်းတွင် အပြည်ပြည်ဆိုင်ရာ ကရုဏာ အဖွဲ့အစည်း၏ စီမံခန့်ခွဲမှု ပုံစံကို ဒေါက်တာ ဝင်းထွန်းကြည်မှ ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး အသင်း၏ဖွဲ့စည်းပုံ၊ တိုးတက်မှုများကို အုပ်စုလိုက် ဆွေးနွေးခဲ့ကြသည်။

သုံးရက်တာအတွင်း အလွန် ကျယ်ပြန့်သော အကြောင်းအရာများ စဉ်းစား ဆွေးနွေးခဲ့ကြသော်လည်း နေ့စဉ်အချိန်စာရင်းတွင် ကစားပွဲများ၊ ဖျော်ဖြေရေးများက မိသားစုစိတ်ကို ပိုမို ပီပြင်စေသကဲ့သို့ စိတ်ပန်းလည်းပြေစေပါသည်။



ကရုဏာ လူမှုစည်းလုံး ညီညွတ်ရေး အသင်းကို မြန်မာနိုင်ငံတွင် ၂၀၀၂ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ယခု ၁၅ နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သည်။ မြန်မာပြည် နေရာ အနှံ့တွင် လုပ်ဆောင်နေသော လုပ်ငန်းစဉ်များသည် လူထုကို အမှန်အကျိုးပြု နေလျက်ရှိပါသည်။

Ref: <http://www.kmss-caritasmyanmar.org/>  
(CBCM-OSC)



# မြန်မာနိုင်ငံတွင် တိုင်းရင်းသားပေါင်း ၁၃၅ မျိုးသည် မတူညီသော ယုံကြည်ရာ ဘာသာတရားများအား ကိုးကွယ်ကာ နှစ်တင်းနေထိုင်ကြသည်။ မကြာသေးသေးဘဲ နှစ် အနည်းငယ်မှစတင်ကာ လူမျိုး မတူသောကြောင့် ဘာသာ မတူသောကြောင့် ပဋိပက္ခများဖြစ်လာသည်ကို မြင်ရကြားရသည်။ တချိန်က ရှိခဲ့သော အပြန်အလှန်ယုံကြည်ခြင်းများ၊ သဟဇာတ ဖြစ်မှုများသည် ပုံပြင်တစ်ခုပမာ ဖြစ်လာသည်။ ထိုအခြေအနေဆိုးကို တွန်းလှန်တိုက်ခိုက်ရန် သို့မဟုတ် ကုစားရန် ကြိုးပမ်းမှုများစွာကိုလည်း မကြာခင် မြင်တွေ့ရသောကြောင့် ဝမ်းသာအားရကြည်နူးရသည်။

ထိုကြည့်နူးစရာ များစွာထဲမှ အလွန်ကျေနပ်အားရစရာကောင်းသော အဖြစ်တစ်ခုသည် ကယားပြည်နယ်၊ ဖရူဆိုမြို့တွင် ၂၀၁၇ ခုနှစ် မတ်လ ၂၂ ရက်နေ့က ဖြစ်ပေါ်ခဲ့သည်။ အခမ်းအနားမှာ အပြစ်မဲ့သန္ဓေယူတော်မူသော မယ်တော် သခင်ဘုရားကျောင်း ရေစက်ချ မင်္ဂလာနှင့် ဘုန်းတော်ကြီး ဖါသာရ် ဗုဒ္ဓိ ဖေရာ၏ ရဟန်းဝါတော် ၂၅ ဝါ ပြည့် ငွေရတု ဂျူဘီလီပွဲတော် အခမ်းအနားဖြစ်သည်။

ထိုအခမ်းအနားသို့ ကြွရောက်ကြသော ဧည့်သည်တော်များအထဲတွင် သီတဂူဆရာတော်ဘုရားကြီး အရှင် ဉာဏိဿရ အား ဖူးမြင်ခဲ့ခြင်းသည် လွန်စွာ ထူးခြားခဲ့ပါသည်။ ပွဲတော်သို့ သာမန် ကြွရောက်ပါဝင်လာခြင်းသာမက ငြိမ်းချမ်းရေးတရား ဟောကြားခဲ့ခြင်းက ပို၍ထူးခြားစေခဲ့ သည်။ ထိုပွဲတော် အခမ်းအနားတွင် သီတဂူဆရာတော်ဘုရားကြီးမှ ငြိမ်းချမ်းရေးတရားရေအေးတိုက်ကျွေးခဲ့သကဲ့သို့ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘိုမှလည်း ညီညွတ်ရေးတရား ဟောကြားခဲ့ပါသည်။

သီတဂူဆရာတော်ကြီး အရှင် ဉာဏိဿရ က ညီအစ်ကိုမောင်နှမ စိတ်ထား ပွားများရေးအတွက် ဥပမာ ခိုင်းနှိုင်းချက်များစွာဖြင့် နားလည် လက်ခံနိုင်အောင် ဟောကြားခဲ့သည်မှာ ကြားနာရသူတို့၏ နှလုံးသားကို အေးချမ်းစေခဲ့ပါသည်။ "ဖါသာရ်ဖေရာ့ ၂၅ ဆိုတဲ့ ရဟန်းဝါတော်ရခြင်း ဂျူဘီလီအထိမ်းအမှတ်ပွဲနဲ့ မယ်တော်မေရီရဲ့ ကျောင်းတော်ကြီးဖွင့်လှစ်ပွဲ တက်ရောက်ခွင့်ရတာ၊ တက်ရောက်ခွင့်ရတာတင်မဟုတ်ဘူး စကားပြောခွင့်ရတာ သိပ်ပြီးတော့ ဝမ်းသာတယ်။" ဟု အစချီကာ လူမျိုးမတူ၊ ဘာသာမတူသော်ငြား ညီအစ်ကိုမောင်နှမတွေ ဖြစ်ကြောင်း၊ သို့မဟုတ် ယခင်ဘဝများက ညီအစ်ကိုမောင်နှမများဖြစ်နိုင်ကြောင်းဟောကြားခဲ့သည်။

"ဖရူဆိုမြို့မှာ ရှိမင်ကက်သလစ်ဘာသာဝင် ဆရာတော်ကြီးများနဲ့ရော ဒကာ ဒကာမ တွေနဲ့ရော တွေ့ရတဲ့အခါကျတော့ ဆွေရင်း မျိုးရင်းကြီးတွေ တွေ့ရသလို ငါဝမ်းသာတယ်၊ သိပ်ပျော်တယ်။" ဆက်လက်ပြီး "ဘဝသံသရာမှာ ဆွေမျိုး မတော်ခဲ့ဖူးတဲ့ လူရယ်လို့ မရှိဘူး။" ဟု မိန့်ကြားခဲ့သည်။ " ဒီဖရူဆိုက ရခဲ့တဲ့ အပြုံးကို ငါ အမြဲတမ်း သိမ်းပိုက်ထားမယ်။ ငါတို့ တစ်ယောက်နဲ့တစ်ယောက်တွေ့ရင် အချစ် နဲ့ ပြုံးပြကြရမယ်။" ဟု ဆရာတော်ကြီးက မှာကြားခဲ့သည်။

"ညီအစ်မောင်နှမ စိတ်ဓါတ်တွေ မခမ်းခြောက်သမျှကာလပတ်လုံး ဒို့ တိုင်းပြည်ကြီး ဘယ်တော့မှ မပြိုကွဲဘူး။" ဟုဆိုကာ ငြိမ်းချမ်းခြင်း အတူတကွ အေးချမ်းစွာ နေထိုင်ခြင်း တရားတော်ကို ဟောကြားခဲ့သည်။ "ညီအစ်ကိုမောင်နှမစိတ်ဓါတ်ကို ခရစ်ယာန် ဘာသာရဲ့ အလံတော်အောက်မှာ၊ ဗုဒ္ဓဘာသာရဲ့ အလံတော်အောက်မှာ၊ အစ္စလာမ် ဘာသာရဲ့ အလံတော်အောက်မှာ၊ ဟိန္ဒူဘာသာရဲ့ အလံတော်အောက်မှာ၊ နိုင်ငံတော်ရဲ့ အလံတော် အောက်မှာ ဒီအလံကြီး ငါးခုအောက်မှာ ထားပြီး စည်းလုံး ညီညွတ်စွာ အေးချမ်းစွာ အတူတကွ နေထိုင်သွားဖို့လိုတယ်။"



ဆက်လက်၍ဘာသာတိုင်းတွင် အမြတ်ဆုံးသော သွန်သင်မှုကို ထောက်ပြရာတွင် သီလ နှင့် ပညာ သာ အမြတ်ဆုံးဖြစ်သည်ဟု ထပ်လောင်းဟောကြားခဲ့သည်။ လူတိုင်းတွင် သီလ (character) နှင့် ပညာ (wisdom) တို့သည် အလွန် လိုအပ်ကြောင်းရှင်းလင်းပြခဲ့သည်။ ပညာဆိုတာ လူ့မျက်လုံး ဖြစ်ကြောင်း ပညာမတူလူဟာ မျက်ကန်းနဲ့တူသည်။ အကျင့်ပျက်လျှင် အောက်ပျက်တာနှင့် တူသည် ဟု ဆို ခဲ့သည်။ အကျင့်ပျက်ရင် ခြေထောက်မရှိတဲ့ လူလိုပဲ ဘယ်မှမသွားနိုင်တော့ဘူး။ ပညာမတတ်ရင် မျက်ကန်းပဲ ဘယ်ပန်းတိုင်မှ ရောက်အောင်မလှမ်းနိုင်တော့ဘူး။ "တိုင်းရင်းသား ညီအစ်ကို မောင်နှမတွေဖွံ့ဖြိုးတိုးတက်ခြင်း၊ စည်းလုံးခြင်း၊ ငြိမ်းချမ်းခြင်း ဆိုတဲ့ပန်းတိုင်တွေကို လျှောက်လှမ်းဖို့ မင်းတို့ ငါတို့လိုတာ ၂ ပဲ။ အဲဒါတွေက ကိုယ်ကျင့်တရားနဲ့ပညာ (character and wisdom). Character is life a foot of man, wisdom is an eye of man. Character and wisdom are our very essential thing. ဟု ထပ်လောင်းပြောပြခဲ့သည်။

ညီအစ်ကို မောင်နှမတွေအားလုံး စစ်မှန်တဲ့ တိုးတက်ဖွံ့ဖြိုးရေးအတွက် စည်းလုံးညီညွတ်ရေး နဲ့ ငြိမ်းချမ်းဆိုတဲ့ ပန်းတိုင်ကို ရောက်ဖို့ ကိုယ်ကျင့်တရားကောင်းအောင် ကိုယ်နှုတ်စိတ်ကို ထိန်းနိုင်ကြပါစေ၊ မျက်စိပွင့်အောင်လည်းပဲ ပညာကို ကောင်းကောင်းကြီးသင်ကြားနိုင်ကြပါစေ ဟု ဆန္ဒပြုဆုတောင်းပေးခဲ့သည်။

ကာဒီနယ်ချားလ်စ်ဘိုမှ ဟောကြားရာတွင် သဟဇာတ ဖြစ်မှုအကြောင်းကို ဥပမာများစွာဖြင့် ဩဝါဒစကား မြွက်ကြားခဲ့သည်။ "ကျွန်ုပ်တို့ ကက်သလစ်ဘုရားကျောင်းတွေမှာ ခေါင်းလောင်းသံကြားရတယ်။ ခေါင်းလောင်းသံဆိုတာ ညီညွတ်ဖို့ရန်အတွက် ဖိတ်ခေါ်သံ ဖြစ်ပါတယ်။" "ညီညွတ်ဖို့ဆိုတာကို ဘင်ခရာတီးခိုင်းနှင့် ယှဉ်ကာ မတူညီသော တူရိယာများ၊ မတူညီသော အသံတွေထွက်နေသော်လည်း ပြိုင်တူ တီးမှုတ်တဲ့အခါ မြိုင်ဆိုင်တဲ့ အသံထွက်ပေါ်လာတယ်။ အားလုံးဟာ ဟာမိုနီဖြစ်ဖို့ လိုက်ဖက်ဖို့ ကြိုးစားကြတယ်။ ကွိုင်ယာ သီချင်းဆိုတဲ့အခါလည်း မတူညီတဲ့အသံတွေ ဟာမိုနီကျအောင် လိုက်ဖက်အောင် လုပ်ကြတယ်။ ဂီတလောကမှာ ဟာမိုနီဖြစ်အောင် လိုက်ဖက်မှုရှိအောင် ကြိုးစားအားထုတ်ရတယ်။ စိတ်ရှည်ရတယ်၊ နိမ့်ချရတယ်။ အသံတွေ လိုက်ဖက်တဲ့ ဟာမိုနီကျတဲ့ ဂီတသံထွက်ပေါ်လာရင် တီးခတ်သူရော၊ နားထောင်သူပါ အထူးကို ပျော်ရွှင်မှုရပါတယ်။"

လူများ၏ မတူညီသော သဘောကိုလည်း ဂီတတူရိယာများနှင့် နှိုးယှဉ်ပြခဲ့သည်။ "မတူညီတာတွေထဲမှာ ကျွန်ုပ်တို့ဟာ လိုက်ဖက်မှု၊ ဟာမိုနီ၊ ညီညွတ်မှုကို ရှာရပါတယ်။" လူမျိုးဘာသာ မတူညီသော သူများအား ပယ်သည်သူများ၊ ခွဲခြားချင်သူများသည် မည်သို့မျှ မပျော်ရွှင်နိုင်ကြောင်း၊ အပြန်အလှန် လက်ခံဖို့ လိုကြောင်း ထပ်လောင်း မှားကြားပါသည်။

ရှင်ပေါလု၏ ကော်ရိန်သု ဆုံးမစာ ပထမစောင် အခန်းကြီး ၁၂ တွင် ပြောသကဲ့သို့ ခန္ဓာကိုယ် မှာ မတူညီသော ကိုယ်အင်္ဂါအစိတ်အပိုင်းတို့သည် သဟဇာတကျသကဲ့သို့ ကျွန်ုပ်တို့လည်း အတူတကွခံစားရှင်သန်တတ်ဖို့လိုကြောင်းမှာ ကြားခဲ့ပါသည်။ "မတူညီတာကို အန္တရာယ်လို့ မမြင်ဘဲ မတူညီတာကို လက်ခံနိုင်ပြီးတော့ ဟာမိုနီဆိုတဲ့ ညီညွတ်မှုကို ကျွန်ုပ်တို့ရှာဖွေနေကြပါတယ်။ လူတိုင်းကို ကိုယ့်ရဲ့ ညီအစ်ကို မောင်နှမလို့ မြင်နိုင်ရင် ကျွန်ုပ်တို့ရဲ့ ဘဝဟာ အမှောင်ကို လွန်ပြီး အလင်းရောက်ပါပြီ။" "လူတိုင်းရဲ့ မျက်နှာကို မြင်ပြီး ဤသူဟာ ငါ့ရဲ့ ညီအစ်ကို မောင်နှမဖြစ်တယ်လို့ ဆိုနိုင်အောင် ကြိုးစားကြပါဖို့။"

ကျွန်ုပ်တို့ခေါင်းဆောင်ကြီးများ၏ စကားလုံးများသည် အမှန်စင်စစ် ငြိမ်းချမ်းရေးကို တေးသီနေကြပါသည်။ မြန်မာပြည်ရှိ တိုင်းသူပြည်သားအပေါင်း ငြိမ်းချမ်းရေးတေးကို လက်တွဲ မဖြုတ်ဘဲ လိုက်ဖက်ညီသော ဟာမိုနီ သံစဉ်များကို ညီအစ်ကိုမောင်နှမ စိတ်ဖြင့် သီကျုံးနိုင်ကြပါစေ . . . ။

Ref: <https://www.facebook.com/soe.naing.9809>

ဧပြီလအတွင်း ရဟန်းသိက္ခာခံယူခြင်း နှစ်ပတ်လည်နေ့ ကျရောက်သော ဆရာတော်ကြီးများအား ဂုဏ်ပြုအပ်ပါသည်



Archbishop Matthias U Shwe  
12. 04. 1969



Archbishop Nicolas Mang Thang  
28. 04. 1973



Bishop Isaac Danu  
06. 04. 1975



Bishop Raymond Saw Po Ray  
13. 04. 1975



Archbishop Charles Card. Bo  
09. 04. 1976



Bishop Peter Louis Caku  
04. 04. 1982



Archbishop Basilio Athai  
01. 04. 1984



ဧပြီလအတွင်း ဆရာတော်သိက္ခာခံယူခြင်း နှစ်ပတ်လည်နေ့ ကျရောက်သော ဆရာတော်ကြီးများအား ဂုဏ်ပြုအပ်ပါသည်



Archbishop Paul Zingthung  
Grawng  
03. 04. 1976



Bishop Sotero Phamo  
22. 04. 1989



Bishop Philip Lasap Za Hawng  
30. 04. 1994



Bishop Francis Daw Tang  
11. 04. 2002



Bishop John Saw Yaw Han  
12. 04. 2015



# ပရိတ်သီရိတရားအဖွဲ့၏ ဝိသုဒ္ဓိပညာသင်တန်း

တောင်ကြီးဂိုဏ်းချုပ်ကက်သလစ် သာသနာ့ ဝိသုဒ္ဓိပညာအဖွဲ့၏ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၁၇ ခုနှစ်၊ နံနက် ၈:၃၀ မှ နေ့လယ် ၁၂:၀၀ နာရီအထိ တောင်ကြီးဂိုဏ်းချုပ်သာသနာ့ အစည်းအဝေးခန်းမတွင် ပြုလုပ် ကျင်းပခဲ့ပါသည်။



၎င်း တွေ့ဆုံပွဲတွင် တောင်ကြီး ဂိုဏ်းချုပ်ဆရာတော် ဘာဆီးလျိုအားသိုက် မှ အမှူးပြု၍ သာသနာတော်၏ ဝိသု သုဒ္ဓိပညာအဖွဲ့၊ တိုက်နယ် အသီးသီးမှဝိသု သုဒ္ဓိပညာအဖွဲ့များ တက်ရောက်ကြကာ သာ သနာတော် အတွင်း ကောက်ခံ ရရှိသော ဆယ်စုံတစ်စုံအလှူငွေများအပေါ် ရှင်းလင်း ချက်များ၊ သာသနာ့ ဝိသုဒ္ဓိပညာအဖွဲ့၏ တာဝန်နှင့် လုပ်ဆောင်ချက်များနှင့် တိုက် နယ် ဝိသုဒ္ဓိပညာအဖွဲ့၏ တာဝန်နှင့်လုပ် ဆောင်မှုများကိုဆွေးနွေးခဲ့ပြီး တိုက်နယ် အသီးသီးမှ ဝိသုဒ္ဓိပညာအဖွဲ့၏ အားသာ

ချက်၊ အားနည်းချက်နှင့် လိုအပ်ချက်များကို လည်း ဆွေးနွေးတင်ပြခဲ့ကြသည်။  
၎င်းပြင် ဂိုဏ်းချုပ် ဆရာတော်၏ သုံးထိန်း တာဝန် ဖြစ်သော နယ်လှည့် ခရီး စဉ်များကိုလည်း ဆွေးနွေး တိုင်ပင်ကြရင်း အစည်းအဝေးကို နေ့လယ် ၁၂:၀၀ နာရီ တွင် ရုတ်သိမ်းခဲ့ ပါသည်။  
(Taunggyi-OSC)

## CBCM-PMS ရုံးအဖွဲ့ မန္တလေးဂိုဏ်းချုပ်သာသနာသို့ MCA အကြောင်းဝေမျှရန်သွားရောက်ခြင်း

မန္တလေးဂိုဏ်းချုပ်သာသနာ အဖွဲ့ မှ "အနာ ဂတ်ငြိမ်းချမ်းဖို့ ကလေးသူငယ်များ စည်းလုံးစို့"ဟူသောခေါင်းစဉ်နှင့် သာသနာ လုံးဆိုင်ရာနေ့ရာသီသက်ထွေးသင်တန်းကို ၂၀၁၇ ခုနှစ်၊ ဇူလိုင်လ ၂၄-၂၅ ရက်များတွင် ဖွင့်လှစ်ပေး ခဲ့ပါသည်။ ဤသင်တန်းကို ကလေးသူငယ် ပေါင်း ၄၇၃ ဦးတက်ရောက်ခဲ့ကြပါသည်။



CBCM-PMS ရုံးအဖွဲ့သည် ထိုသင်တန်းသို့ (၂၁)ရက်နေ့တွင်သွား ရောက်ကလေးသူငယ်များအား "ရဟန်းမင်းကြီး ဆိုင်ရာ သာသနာပြု ကလေးသူငယ်များ အသင်း" အကြောင်းကို ဝေမျှရှင်းလင်းပေးခဲ့ ပါသည်။ တက်ရောက်ပါဝင်ကြားနာခဲ့ကြ သော သူတော်စင်(၂၈)ဦးအား ရဟန်းမင်း ကြီးဆိုင်ရာ သာသနာပြုကလေးသူငယ်များ အသင်း၏ လက်စွဲစာအုပ်ကိုလက်ဆောင် အဖြစ်ဝေမျှပေးခဲ့ပါသည်။ (CBCM-PMS)

## ကျူတန်းကျေးရွာဘုရားကျောင်းနှင့်မယ်တော်ဂူဖွင့်ပွဲ



ကန်ကြီးဒေါင့်မြို့နယ်ကျူတန်းကျေးရွာတွင် ၂၅ ၃ ၂ ၀၁၇ နံနက် ၇ နာရီတွင်ကျူတန်း ကျေးရွာစိန်မေရီဘုရားရှစ်ခိုးကျောင်းနှင့်မယ်တော်ဂူဖွင့်ပွဲကိုကျင်းပရာပုသိမ်ရိုင်းအုပ်ဆ ရာတော်ဂူမင်းဆန်းဟိုမှဖွဲ့စည်းဖြတ်ဖွင့်လှစ်ပေးပါသည်။

ထိုနောက်အဖေဆရာတော်ကြီးမှဘုရားကျောင်းနှင့်မယ်တော်ဂူအားမေတ္တာရေပက် ဖျန်းပြီးကောင်ချီးပေးကာသည်ဆက်လက်ပြီးမိစ္ဆာတရားတော်မြတ်အားဆရာတော်ကြီးနှင့် တစ်ကွဲဘုန်းတော်ကြီးဆယ့်သုံးပါးတို့မှတင်ပူဇော်ပေးကြပါသည်။

မိစ္ဆာပြီးတွင်မတည်အလှူရှင်ဒေါ်မာလာလွင်မှအမှာစကားပြောကြားပါသည် ထိုနောက်ပါဝင်လှူဒါန်းခဲ့သည့်အလှူရှင်များအားဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီးမတည်အလှူ ရှင်မိသားစုများမှရွှေမိုးငွေမိုးရွာသွန်းပြီးပြီးအဖေဆရာတော်၏ကောင်းချီးတော်ကိုခံယူကြလျှက် ဘုရားကျောင်းနှင့်မယ်တော်ဂူဖွင့်ပွဲကိုနံနက်ဆယ်နာရီတွင်အဆုံးသတ်ခဲ့ကြပါသည်။

နန်ဂျူလိုင်အေး



# ဝမ်းကျင်ကျမ်းကျမ်း၊ နှစ်ဆယ်နှစ်အထိ ပြန်လည်ပြန်လည်

ရန်ကုန် ဂိုဏ်းချုပ်သာသနာ သာသနာပြု ကလေးသူငယ်များ အသင်းမှ နေ့ရာသီစခန်းချ သင်တန်းအမှတ်စဉ် (၆/၂၀၁၇)ကို ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်ရှိ စိန်အန်ထော်နီဘုရားကျောင်းတွင်မတ်လ(၂၂)ရက်နေ့မှ (၂၆)ရက်နေ့ အထိ ပြုလုပ်ခဲ့သည်။ ဖွင့်ပွဲအခမ်းအနားကိုမွန်ဆီညော်ဖရန်စစ်မှ သာသနာပြု ကလေးသူငယ်များအလံတင်ခြင်း အစီအစဉ်ဖြင့် ဖွင့်လှစ်ပေးခဲ့သည်။



အခွင့်အရေး" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဖာသာရ် ဂျော်ကင်းမှ "အာပတ်ဖြေခြင်း စက္ကရမင်တူးမင်္ဂလာ" အကြောင်းကို လည်းကောင်း အသီးသီး ပို့ချပေးခဲ့ပါသည်။ ကလေး သူငယ်များ အတွက် နေ့စဉ် မိမိတို့ တရားတော်မြတ်ကို စိန်အန်ထော်နီကျောင်း ထိုင်ဘုန်းတော်ကြီး ဖာသာရ်မူတူး စိန်ထွန်းမှ ဦးဆောင်၍ ပူဇော်ပေးခဲ့ပါသည်။

သင်တန်းသို့ ရန်ကုန် ဂိုဏ်းချုပ် သာသနာ အသီးသီးမှ ကလေးသူငယ် (၄၁၃) ဦး တက်ရောက်ခဲ့သည်။

Isabella

သင်တန်းတွင် မွန်ညီညော်မောရစ်ညွန့်ဝေမှ "မိသားစု ငြိမ်းချမ်းရေးမှသည် ပြည်ထောင်စုငြိမ်းချမ်းရေး" ခေါင်းစဉ်ဖြင့်

လည်းကောင်း၊ ဖာသာရ်ဟာဂျီးနူးစ်မြင့်စိုးမှ "မိသားစုတွင်း၌ နှုတ်ကပါတ်တော်ရှင်သန်

ခြင်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စစ္စတာရ်လူစီ (RGS) မှ "ကလေး သူငယ် ဆိုင်ရာ

## မွန်လေးကက်သလစ်ဂိုဏ်းချုပ်သာသနာလုံးဆိုင်ရာ သက်ထွေးကလေးငယ်သင်တန်း



နှစ်စဉ် နေ့ရာသီတွင် ပြုလုပ်လေ့ရှိသော မွန်လေး ကက်သလစ် ဂိုဏ်းချုပ် သာသနာလုံးဆိုင်ရာ သက်ထွေး ကလေးငယ် သင်တန်းကို မတ်လ(၂၀-၂၄)ရက်နေ့ထိ ချမ်းသာကုန်းစိပ်ပုတီးမယ်တော်သခင်မဘုရားကျောင်း တွင် ပြုလုပ်ခဲ့ပါသည်။

မှဦးဆောင်ကာ မိမိတို့တရားတော်မြတ်ကို လာရောက် ပူဇော်ကျင်းပပေးခဲ့ပါသည်။

သက်ထွေးကလေးငယ် သင်တန်းတွင် "အနာဂတ်ကမ္ဘာ ငြိမ်းချမ်းဖို့ သက်ထွေးငယ်များ စည်းလုံးစို့" ဟူသည့် ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး သင်တန်းအတွင်းတွင်လည်း ပုဂံရဟန်းမင်းကြီး၏ ဦးတည်ချက်ဖြစ်သကဲ့သို့ ငြိမ်းချမ်းရေးနှင့် သက်ဆိုင်သည့် အရာများလည်း ဖြစ်သည့် ငြိမ်းချမ်းရေးကို မြတ်နိုးရန်၊ ငြိမ်းချမ်းရေးကို တန်ဖိုးထားရန် စသည့် အကြောင်းအရာများကို အဓိကထား ပို့ချပေးခဲ့သည်ဟု သိရှိရပါသည်။

အဆိုပါ သက်ထွေးကလေးငယ် သင်တန်းကို ဂိုဏ်းပေါင်းစုံသူတော်စင်များ အသင်းမှ Fr. Peter Myo Khin နှင့်အဖွဲ့မှ ဦးဆောင်ကာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရှိရပါသည်။ သင်တန်းတစ်လျှောက် စာရေးသောကလေးအတွက်အလှူရှင် ဦးမြင့်ဝေမှ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း ဦးမြင့်ဝေ ကြောင့်သာ ဒီသင်တန်းကြီးကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်နေနိုင်ခြင်း ဖြစ်ကြောင်း၊ ဒါကြောင့်မို့ ဘာသာတူများ အနေဖြင့်လည်း ဦးမြင့်ဝေအတွက် ဆုတောင်းပေးစေလိုကြောင်း၊ ဦးမြင့်ဝေ ကဲ့သို့ ရက်ရက်ရောရောနဲ့ကလေးငယ်များအပေါ် စေတနာ မေတ္တာထားတဲ့ အလှူရှင်များ များစွာဖြစ်လာ စေချင်တယ်ဟု Fr. Peter Myo Khin ကပြောပြခဲ့ပါသည်။

သင်တန်းများအထဲတွင် အအောင်မြင်ဆုံး ကလေးများ၏ ပါဝင်မှုသည်လည်း အားရစရာကောင်းကာ သီလရှင်များ၏ ပို့ချမှုအစီအစဉ်များသည်လည်း စနစ်တကျရှိကြောင်း၊ ပြိုင်ပွဲများအတွက်လည်း ကလေးတွေဟာ ဝတ်ဆုံကအစ ညီညာမှုအဆုံး၊ အကုန်လုံး အကောင်းဆုံး ပြင်ဆင်လာခဲ့ကြတာကို တွေ့ရကြောင်း၊ တာဝန်ထမ်းဆောင်ခဲ့သည့် ငါးနှစ်အတွင်း ယခုနှစ်ဟာ အအောင်မြင်ဆုံး နှစ်ဖြစ်ကြောင်း၊ ကလေးသူငယ်များသည် အသင်းတော်အတွက် အရေးကြီးသည့် သူများ ဖြစ်ကြောင်း၊ ကလေးများအပေါ် ပိုမိုရင်းနှီးမြှုပ်နှံမယ် ပိုမိုအားပေးမယ်၊ ပိုပြီးတိုးတက်အောင် လုပ်ပေးမယ်ဆိုရင် မွန်လေးသာသနာ အတွက်သာမက နိုင်ငံတော်အတွက်ပါ အကျိုးရှိမယ့် လူငယ်တွေ ဖြစ်လာမည် ဖြစ်ကြောင်း၊ ထို့ကြောင့် လူငယ်မရောက်ခင် ကလေးများအား အတွေးအခေါ်တွေ အမြင်မှန်တွေ ရအောင်၊ ဘာသာရေးအပိုင်းမှာလည်း ဘာသာရေးကို တန်ဖိုးထားတက်အောင်၊ ဘာသာရေးကိုင်းရှိုင်းတဲ့ လူငယ်ဖြစ်အောင် ကျွန်ုပ်တို့ အနေနဲ့ ကြိုးစားပေးရန် လိုကြောင်း၊ ဒါကြောင့်မို့ သန့်ရှင်းသော ကလေးသူငယ် အဖွဲ့စည်းလေးကို ရွာတိုင်း၊ သာသနာစီရင်စုတိုင်းမှာ ဖွဲ့စည်းနိုင်ပြီး လုပ်ငန်း ဆောင်တာနဲ့အညီ လုပ်ပေးနိုင်ပါက

မွန်လေး သာသနာတွင်ရှိသော သက်ထွေးများဟာ အင်မတန်မှတော်ပြီး ဘုရားတရားရှိသောသူများ ဖြစ်လာမည်ဟု ပြောပြခဲ့ပါသည်။

တက်ရောက် လာကြသည့် ကလေး သူငယ်များ ထဲမှာ မြင်းခြံမှ ကလေးငယ်တစ်ဦးမှလည်း သက်ထွေး ကလေး သင်တန်းကို တက်ရောက်လာခဲ့သည်မှာ နှစ်နှစ်ဆက်တိုက် ရှိပြီဖြစ်ကြောင်း၊ သင်တန်း တက်ရသည်မှာ ပျော်ကြောင်းနှင့် နောင်နှစ်တွင်လည်း တက်ရောက်မည် ဖြစ်ကြောင်း ပြောပြခဲ့ပါသည်။

အဆိုပါ သင်တန်းရက်အတွင်းတွင် သာသနာ စီရင်စုအလိုက် ကျမ်းစာ ပဟေဠိ ပြိုင်ပွဲများ၊ အကပြိုင်ပွဲများ၊ သီချင်းဆိုပြိုင်ပွဲများ၊ နှင့် ပြဇာတ်ပြိုင်ပွဲများကို ပြုလုပ်ခဲ့သည်ဟုလည်း သိရှိရပါသည်။

အဆိုပါသက်ထွေး ကလေး သင်တန်းသို့ မွန်လေးသာသနာ အတွင်းမှ ကလေးငယ်ပေါင်း (၄၇၃) ယောက်၊ သင်တန်းကို ဦးစီး လုပ်ဆောင်ပေးသည့် ကိုရင်များ၊ သီလရှင်များ အားလုံးပေါင်းလျှင် စုစုပေါင်း (၅၃၇) ယောက် ပါဝင်ခဲ့သည်ဟု သိရှိရပါသည်။

Pinky ( MDY-OSC)



နနယ်သော သစ်ပင်ငယ်လေးများကို လိုရာပုံသွင်းယူနိုင်သော်လည်း ကောက်ကွေ့နေသော သစ်ပင်ကြီး၏ သစ်ကိုင်းကို ပြန်ဖြောင့်ရန် မဖြစ်နိုင်တော့ပါ။

# သက်ကြီးရွယ်အိုသီလရှင်များ၏ ကျောင်းဆောင်သစ်ဖွင့်ပွဲ

လားရှိုးမြို့၊ ရပ်ကွက် (၁၂)၊ အခြေခံ ရဟန်းဖြစ်သင်ကျောင်း အနောက်ဘက်တွင် ဆောက်လုပ်ထားသော သက်ကြီးရွယ်အို ရပ်ပရေးရှင်း သီလရှင်များ၏ ငြိမ်းချမ်းခြင်းမယ်တော် နားနေအဆောင် သစ်ဖွင့်ပွဲကို မတ်လ (၁၈) နေ့တွင် ပြုလုပ်ခဲ့ပါသည်။

၎င်းဖွင့်ပွဲကို ကျောင်းဆောင်သစ်အားကောင်း ချီးပေးခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း မွှားတရား၊ အလှူရှင်များအား ဂုဏ်ပြုခြင်း အခမ်းအနားနှင့်တူ ကြွရောက်ချီးမြှင့် ပေးကြသော ဧည့်သည်တော်များအား ဧည့်ခံကျွေးမွေးခြင်းများဖြင့် ပြုလုပ်ခဲ့ပါသည်။ ကျေးဇူးတော်ချီးမွမ်းခြင်း မွှားတရားပူဇော်ခြင်းတွင် အဖဆရာတော်ကြီး ဖိလစ်ဖော့င်းနှင့် အတူ ရဟန်းတော်

(၁၄) ပါး၊ သီလရှင် (၃၄)ပါး၊ လားရှိုးမြို့ပေါ်နှင့် တိုက်နယ်အသီးသီးမှ ဘာသာဝင် (၅၀၀) ခန့် ပါဝင်ခဲ့ကြပါသည်။

ဤသက်ကြီး ရွယ်အို သီလရှင်များ၏ ရိပ်သာကို ဆောက် လုပ်ရန် စည်းဝေးဆုံးဖြတ်ချက်ချခဲ့စဉ်က ငွေ ကြေးအခြေအနေ သုညမှ စတင်ခဲ့ပေမဲ့ ယုံ ကြည်ခြင်းဖြင့် ဘုရားရှင်ကို အရင်းပြု စတင်ခဲ့ခြင်းကြောင့် အလှူရှင်များ တစ်ဦးပြီး တစ်ဦးပေါ်လာခြင်းကြောင့် ယခုကဲ့သို့ ပြီးမြောက်အောင်ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း Mother Carmal Hkawng Nyoi ထံမှသိရှိရ ပါသည်။

LSO-OSC



## စိန်ရတုဂျူဘီလီပွဲကျင်းပ

လားရှိုး ဂိုက်အုပ် သာသနာ၊ လွယ်ခမ်း ဘုန်းတော်ကြီးတစ်ပိုင်၊ ဖာဖိန်တိုက်နယ်၊ လုံမွန်းကျေးရွာတွင် ကက်သလစ် သာသနာရောက်ရှိခြင်း (၇၅)နှစ်ပြည့် စိန်ရတုဂျူဘီလီပွဲကို မတ်လ ၁၉ မှ ၂၁ ရက်နေ့အထိ ဂျူဗီလီကျောက်တိုင်ဖွင့်လှစ်ခြင်း၊ ဂျူဗီလီကျေးဇူးတော်ချီးမွမ်းခြင်းမွှားပူဇော်ခြင်း၊ ကားတိုင်လှည့်ခြင်း၊ လက်ဝါးကားတိုင်တောင်တက်ခြင်း၊ ဂျူဗီလီ မိတ်ဆုံစားပွဲကျင်းပခြင်း နှင့် ညပိုင်းတွင် ကချင်ထောင်ကာအက၊ တိုင်းရင်းသား ရိုးရာအက ပဒေသာနှင့် ကချင်ရိုးရာ ဂီတ၊ ဂျီယူအက စသည့်အစီစဉ်များဖြင့် (၃) ရက် တာပြုလုပ်ခဲ့ကြပါသည်။



၎င်းပွဲတော်သို့ အဖဆရာတော်ကြီး ဖိလစ်ဖော့င်း နှင့်တကွ ရဟန်းတော် (၁၃) ပါး၊ သီလရှင် (၁၈)ပါး၊ ကိုရင်များ (၇) ပါးနှင့် ရပ်နီးရပ်ဝေးမှ ဘာသာဝင် ဧည့်သည်များ (၅၀၀) ခန့် ကြွရောက်ပါဝင်ခဲ့ပါသည်။

ဂျူဗီလီပွဲကျင်းပသော လုံမွန်းရွာသည် လွန်ခဲ့သော နှစ် နှစ်ရာကျော် က တည်းက တည်ရှိသော ရွာလေးဖြစ်ပြီး၊ ၁၉၃၈ ခုနှစ်တွင် PIME သာသနာပြုများ

ကြောင့် လားရှိုးမြို့နယ် လွယ်ခိုင် ကျေးရွာ၌ ဆေးကြောခြင်းခံယူကာ ဘာသာဝင် ဖြစ်လာ သော မိသားစုများက ၁၉၄၀ ခုနှစ်တွင် မိမိတို့၏ ဇာတိမွေးရပ်မြေဖြစ်သော လုံမွန်းရွာရှိ ဆွေမျိုးများအား သခင်ခရစ်တော် အကြောင်းပြန်၍ ဝေမျှခြင်းကြောင့် ထိုရွာလေး

တွင် ၁၉၄၂ ခုနှစ်မှစပြီး ကက်သလစ် ခရစ်ယာန် ယုံကြည်ခြင်းကို ခံယူရရှိခဲ့ခြင်းမှာ ၂၀၁၇ နှစ်တွင် (၇၅) နှစ် ရှိပြီဖြစ်ကြောင်း သိရှိရပါသည်။

လုံမွန်း ရွာမှ ဘုရား အမှုတော်ဆောင် ဓမ္မဆရာ/ဆရာမ (၅) ဦး၊ ဘုန်း

တော်ကြီး (၁)ပါး၊ သီလရှင် (၁၅) ပါး နှင့် ကိုရင် (၂) ပါး ပေါ်ပေါက်ပြီ ဖြစ်ကြောင်း ဂျူဘီလီ သမိုင်း မှတ်တမ်းအရ သိရှိရပါသည်။

LSO-OSC



## မိုးကောင်း ဘုန်းတော်ကြီးတပိုင်မှ မိခင်များ ပြင်ဦးလွင်၊ အနီးစခန်း နာရက ဆလေးရှင်း ရဟန်းဖြစ်သင်ကျောင်းတွင် ၅ ရက်တာ ဝတ်စောင့်ခြင်းပြုလုပ်

၂၀၁၇ ခုနှစ် မတ်လ ၂၅ မှ ၂၉ ရက်များအတွင်း ပြုလုပ်ခဲ့ကြသော ထိုဝတ်စောင့်ပွဲတွင် မိခင်များ ၁၇၀ ယောက် ပါဝင်တက်ရောက်ခဲ့ကြသည်။ အနီးစခန်း၏ ကောင်းမွန်သော ရာသီဥတုနှင့် ဆိတ်ငြိမ်သောပတ်ဝန်းကျင်သည် ဝတ်စောင့်ခြင်းအတွက် အလွန် သင့်တော်သော နေရာတစ်ခုဖြစ်သည်။

မိခင်များအား နာရကရဟန်းဖြစ်သင်ကျောင်း၏ ကျောင်းအုပ်ဘုန်းတော်ကြီး ဖါသာရိ ဘော့စကို ညီညီနှင့် ဆလေးရှင်းဘုန်းတော်ကြီးများမှ တရားဟောပေးကြသလို ဧည့်ခံကျွေးမွေးခြင်းကိုလည်း ပြုလုပ်ပေးခဲ့ကြသည်။



# ပြည်ထောင်စု သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီး သူရ ဦးအောင်ကို ကယားပြည်နယ် ခရစ်ယာန် ဂိုဏ်းပေါင်းစုံမှ ခေါင်းဆောင်များနှင့် တွေ့ဆုံ

လွိုင်ကော် ၂၆ ရက် မတ်လ ၂၀၁၇



ကယားပြည်နယ် လွိုင်ကော်မြို့ရှိ လွိုင်ကော် ကက်သလစ်သာသနာ၏ သာသနာ့ဗဟို ကျောင်းတိုက်တွင် သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်ကို သည် ကယားပြည်နယ် ခရစ်ယာန်ဂိုဏ်းပေါင်းစုံ မှ အသင်းတော် ခေါင်းဆောင်ကြီးများနှင့် တွေ့ဆုံခဲ့ပါသည်။

ထိုတွေ့ဆုံပွဲတွင် ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအလ်ဖေါင်းရှိ နှင့် ကယားပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးများ အဖွဲ့ဝင်များလည်း လိုက်ပါ တက်ရောက် ခဲ့ကြပါသည်။ ကက်သလစ်အသင်းတော်မှ ဆရာတော်ကြီးများ၊

ဘုန်းတော်ကြီးများ သီလရှင်များနှင့်အတူ အကျိုးဆောင် များလည်း တက်ရောက်ခဲ့ ကြပြီး၊ ကယားပြည်နယ် အတွင်းရှိ ခရစ်ယာန်ဂိုဏ်း အသီးသီးမှ ခေါင်းဆောင်များ လည်း ပါဝင်တက်ရောက်ခဲ့ ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးမှ မိန့်ခွန်းစကား ပြောကြားပြီး အသင်း တော်များအတွက် အလှူ တော်ငွေများကိုလည်း ပေးအပ်လှူဒါန်းခဲ့ပါသည်။

Ref: <https://www.facebook.com/soe.naing.9809>

## ၂၀၁၇ ခုနှစ် မတ်လ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပလျက်ရှိရာ လူငယ် မောင်မယ် စုစုပေါင်း ၅၆၀ ဦးပါဝင်တက်ရောက်လျက်ရှိကြောင်းကနဦးသတင်း ရရှိပါသည်။



ဖြင့် ပျော်ရွှင်နေကြသည့် အရေးအသား များကိုလည်း အားတက်ဘွယ်ရာ ရှုမြင် ရပါသည်။ မလာရောက်နိုင်သူတို့၏ ဝမ်းနည်းသော စာသားများကလည်း သနားစရာ ကောင်းလှသည်။

ပြည်သာသနာအတွက် အလွန် အရေးပါသော မှတ်တမ်းတစ်ခုအဖြစ် ကျန်ရစ်မည့် လူငယ်တွေ့ဆုံပွဲတစ်ခု ပင် ဖြစ်ပါသည်။

CBCM-OSC



ပြည် ကက်သလစ် ဂိုဏ်းအုပ်သာသနာလုံးဆိုင်ရာ လူငယ်တွေ့ဆုံပွဲကို ပလက်ဝမြို့တွင် ၂၀၁၇ ခုနှစ် မတ်လ ၂၅ ရက်မှ ၂၆ ရက်အထိ ကျင်းပလျက်ရှိရာ လူငယ် မောင်မယ် စုစုပေါင်း ၅၆၀ ဦးပါဝင်တက်ရောက်လျက်ရှိကြောင်းကနဦးသတင်း ရရှိပါသည်။

ထိုလူငယ်တွေ့ဆုံပွဲနှင့် ငြိမ်းချမ်းရေးဆုတောင်းပွဲတော်သို့ ရန်ကုန်ဂိုဏ်းချုပ်ဆရာတော်ကြီး ကာဒီနယ် ချားလ်စ်ဘို သည်လည်း သင်တန်းပို့ချလျက်ရှိနေကြောင်းသိရသည်။ ပြည်ဂိုဏ်းအုပ်ဆရာတော်ကြီးသည်လည်း လူငယ်များနှင့် အနီးကပ် နေကာ သင်တန်းပို့ချခြင်း၊ မစ္စားတရား ဦးဆောင်ပူဇော်ပေးခြင်း စသည်တို့ဖြင့် သိုးထိန်းကောင်းတစ်ဦး ပီသစွာ သိုးများနှင့် အနီးကပ်ဆုံးရှိနေပါသည်။

သင်တန်းတွင် ပါဝင်တက်ရောက်နေကြသော လူငယ်များ၏ ဖွဲ့စည်းပုံစံများနှင့် ဓါတ်ပုံများ ဝေဝေဆာဆာ

# လူငယ်များ၏ အကျိုးအမြတ်အတွက် ကြိုးပမ်းဆောင်ရွက်ခြင်း

## SYNOD 2018

ယခင်အပတ်မှ အဆက် . . . .

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင် ကျင်းပမည့် ညီလာခံအတွက် ကြိုတင်ပြင်ဆင်ရန် ထုတ်ပြန်ထားသော စာချွန်တော်တွင် လူငယ်များ၏ အခြေအနေကို သိနိုင်ရန် ကမ္ဘာတဝှမ်းရှိ နိုင်ငံအသီးသီးတွင် ရှိသော ကက်သလစ်ဆရာတော်ကြီးများ အဖွဲ့ချုပ်များထံအား အောက်ပါမေးခွန်းများကို မေးထားသည်။



- ခ) လူငယ်များအတွက် ခေါ်တော်မူခြင်းဆိုင်ရာ အစီအစဉ်များနှင့် စောင့်ရှောက်ခြင်းများ
- စ) လူငယ်များ၏ ခေါ်တော်မူခြင်း ဆန်းစစ်ရာတွင် မိသားစုများ၊ ဘာသာဝင်များအနေနှင့် မည်ကဲ့သို့ပါဝင်ကြပါသနည်း။
- င) အသင်းတော်ပိုင် သို့မဟုတ် အရပ်သားများပိုင် စာသင်ကျောင်းများ၊ တက္ကသိုလ်များနှင့် အခြား ပညာရေးဌာနများသည် လူငယ်များ၏ ခေါ်တော်မူခြင်းဆန်းစစ်သုံးသပ်ခြင်းအတွက် မည်ကဲ့သို့ အထောက်အကူ ပြုကြပါသနည်း။
- ဆ) ဒစ်ဂျစ်တယ် ကမ္ဘာ၏ တိုးတက်မှုကြောင့်ဖြစ်လာသော လူငယ်များ၏ ဓလေ့စရိုက်များကို သင်တို့အနေနှင့်မည်ကဲ့သို့ ကိုင်တွယ်နေပါသနည်း။
- ဇ) ကမ္ဘာ့လူငယ်များနေ့၊ နိုင်ငံလုံးဆိုင်ရာ လူငယ်များပွဲတော်၊ နိုင်ငံတကာ လူငယ်တွေ့ဆုံပွဲ စသည်တို့သည် လူငယ်တို့အား စောင့်ရှောက်ခြင်းတွင် ဆောင်ရွက်နေကျလုပ်ငန်းစဉ်များ၏ အစိတ်အပိုင်းတစ်ခု ဖြစ်လာရန် မည်ကဲ့သို့ လုပ်ဆောင်နိုင်ပါမည်နည်း။
- ဈ) သင်တို့၏ ဂိုဏ်းအုပ်/ဂိုဏ်းချုပ်သာသနာအတွင်းတွင် လူငယ်များအတွက် ခေါ်တော်မူခြင်း အစီအစဉ်များ၊ အတွေ့အကြုံများကို မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ပေးနေပါသနည်း။
- ည) လူငယ်များနှင့် သူတို့အား စောင့်ရှောက်သော လုပ်သားများ
- ဋ) ရဟန်းတော်များ နှင့် ပုံသွင်းပေးခြင်းအတွက် တာဝန်ရှိသူ (Formators) တို့သည် တစ်ဦးချင်းပညာရေးလမ်းညွှန်ခြင်းကို မည်သို့ မည်ပုံ အချိန်ပေးလုပ်ဆောင်ကြပါသနည်း။
- ဌ) ခေါ်တော်မူခြင်းကို လမ်းညွှန်စောင့်ရှောက်ကြရသောသူများ (Formators) အတွက် မည်သည့်အစီအစဉ်၊ အခွင့်အလမ်းများ ဖန်တီးပေးထားပါသနည်း။
- ဍ) ရဟန်းဖြစ်သင်ကျောင်းများတွင် တစ်ဦးချင်းလမ်းညွှန်မှုကို မည်ကဲ့သို့ ပေးပါသနည်း။

- ဎ) ဒေသအလိုက် သီခြား မေးခွန်းများ
  - အာရှနှင့် ပစိဖိတ်ဒေသများအတွက်
  - က) ကက်သလစ် မဟုတ်သူများ၏ ဘာသာရေး အခမ်းအနားများသည် အဘယ်ကြောင့် လူငယ်များအား စွဲဆောင်မှုရှိသနည်း။
  - ခ) ရိုးရာသဒ္ဒါကြည်ညိုမှုများကို မထိခိုက်စေဘဲ ဒေသခံတို့၏ ဓလေ့ထုံးတမ်းစဉ်လာများကို ခရစ်ယာန်ဘာသာ၏ သင်ကြားချက်များနှင့် မည်ကဲ့သို့ ပေါင်းစပ်မည်နည်း။
  - ဂ) လူငယ်များ၏ လက်သုံးစကားများ အထူးသဖြင့် အားကစား၊ ဂီတ နှင့် မီဒီယာများတွင် အသုံးပြုနေသော စကားများကို လူငယ်တမန်တော်လုပ်ငန်းတွင် မည်ကဲ့သို့ ထည့်သွင်းအသုံးပြုပါသနည်း။

- ဏ) လှုပ်ရှားမှုများ ဝေမျှခြင်း
  - ၁) လက်ရှိအချိန်တွင် လူငယ်များအား စောင့်ရှောက်ခြင်း၌လည်းကောင်း၊ လူငယ်များ ခေါ်တော်မူခြင်းဆန်းစစ်ရာ၌လည်းကောင်း ကူညီလုပ်ဆောင်ပေးနေသော လုပ်ငန်းများကို ဖော်ပြပါ။
  - ၂) သင်တို့၏ လှုပ်ရှားမှုများထဲမှ အသင်းတော်တစ်ခုလုံးနှင့် မျှဝေလိုသော လှုပ်ရှားမှုသုံးခုကို အောက်ဖော်ပြပါပုံစံအတိုင်း ရေးပြပေးပါ။ (သုံးခုထက်မပိုပါနှင့်၊ တစ်ခုကို တစ်မျက်နှာထက် မပိုပါနှင့်။)
    - က) အကြောင်းအရာ - လှုပ်ရှားမှု အဓိကကျသော အကြောင်းပြောပြပါ။ မည်သည့်အရာကို၊ မည်သည့်နေရာ၊ မည်သည့် အချိန်တွင်၊ မည်ကဲ့သို့ ပြုလုပ်သနည်း။ စသည် အကြောင်းများကို ပြောပြပါ။
    - ခ) ခွဲခြမ်းစိတ်ဖြာခြင်း - လှုပ်ရှားမှုကို အသေးစိတ် သုံးသပ်ပါ။ လှုပ်ရှားမှု၏ ရည်ရွယ်ချက်များ၊ ယူဆချက်များ၊ ရလဒ်များ၊ လှုပ်ရှားမှု အခြေခံသော မူဝါဒများ၊ မည်ကဲ့သို့ ဤလှုပ်ရှားမှု ဖြစ်ပေါ်လာသနည်း စသည်တို့ကို ဖော်ပြပါ။
    - ဂ) ပြန်လည်သုံးသပ်ခြင်း - ချမှတ်ထားသော ရည်မှန်းချက်များကား အဘယ်နည်း။ အဘယ်ကြောင့် မှန်းသည့်အတိုင်း မဖြစ်လာသနည်း။ ဤလှုပ်ရှားမှုသည် လူမှုရေး၊ ယဉ်ကျေးမှု၊ အသင်းတော်အရေးများ အပေါ်တွင် မည်သို့ အကျိုးသက်ရောက်မှု ရှိသနည်း။ လူငယ်တို့အတွက် ဤလှုပ်ရှားမှုသည် အဘယ်ကြောင့် အဘယ်ကဲ့သို့ အရေးပါသနည်း။ သူတို့အား တည်ဆောက်ပေးပါသလား။ စသဖြင့် ဖော်ပြပေးပါ။

ဤမေးခွန်းများသည် အသင်းတော်နှင့် လူငယ်များအကြားရှိနေသော ဆက်နွယ်မှုကို တစေ့တစောင်း ဖော်ပြနိုင်ရန် ရည်ရွယ်ထားခြင်းသာဖြစ်သည်။ ညီလာခံကို ကြီးမားမည့် ကော်မတီအနေဖြင့် လူငယ်များ၏ အသံကို နားထောင်ချင်သည်။ လူငယ်များ၏ လက်ရှိအနေအထားကို ပိုပြီးတိကျစွာသိနိုင်လေ ပိုပြီး လက်တွေ့ကျသော လမ်းစဉ်များကို ချမှတ်နိုင်မည်ဟု ယုံကြည်သည်။ ထို့ကြောင့် လူငယ်များ အနေနှင့် ဗာတီကန်နှင့် တိုက်ရိုက် ဆက်သွယ်ပြောဆိုနိုင်မည့် ဝဘ်ဆိုဒ် တစ်ခုကိုလည်း ဖန်တီးထားပေးမည် ဖြစ်သည်။ ဝဘ်ဆိုဒ် လိပ်စာကိုလည်း <http://www.sinodologiovani.va/> ဟု အမည်ပေးထားသည်။ သို့သော် ယခုအချိန်အထိ ဝဘ်ဆိုဒ်ကို လွှတ်တင်နိုင်ခြင်း မရှိသေးပါ။

လူငယ်များသည် လူ့အသိုင်းအဝိုင်း၏ အသက်သွေးကြောဖြစ်ပါသည်။ လူငယ်များ ကျန်းမာ၊ တက်ကြွရွှင်လန်းနေပါလျှင် လူ့အသိုင်းအဝိုင်းသည်လည်း အသက်ဝင်နေပေမည်။ အသင်းတော်သည်လည်း လူငယ်များအား အစဉ်တန်တိုးထား ဂရုတစိုက်ရှိခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် ကျင်းပမည့် ညီလာခံအား လူငယ်များ အားတက်သရော ပါဝင်နိုင်ကြရန် တိုက်တွန်းအပ်ပါသည်။

Ref: <https://press.vatican.va/content/salastampa/en/bollettino/pubblico/2017/01/13/170113c.html>  
<https://press.vatican.va/content/salastampa/en/bollettino/pubblico/2017/01/13/170113a.html>

စိုးနိုင် sdb

# ၃၂ ကြိမ်မြောက် ကမ္ဘာ့လူငယ်များနေ့အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ သဝဏ်လွှာ



၁၉၈၅ ခုနှစ်တွက် ကျရောက်သော မေတ္တာပန်း တနင်္ဂနွေနေ့ကို ကမ္ဘာ့လူငယ်များနေ့အဖြစ် ပုပ်ရဟန်းမင်းကြီး ရဟန္တာ ဂျန်ပေါလ် ၂ က ကမ္ဘာ့လူငယ်များနေ့ အဖြစ် သတ်မှတ်ခဲ့သည်။ ထိုနေ့မှ စတင်ကျော်ကြားပွဲများ ယခုနှစ် ၂၀၁၇ ဆိုလျှင် ၃၂ ကြိမ် ပြည့်မြောက်ပါပြီ။ နှစ်စဉ်နှစ်တိုင်း လူငယ်များအတွက် သတင်းစကားကို ရဟန်းမင်းကြီးများက ထူးခြားစွာ ပေးပို့လေ့ရှိပါသည်။ သဝဏ်လွှာအား တိုက်ရိုက်ဘာသာမပြန်ဘဲ အနည်းငယ်ကိုသာ ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။

ပုပ်ရဟန်းမင်းကြီးက သဝဏ်လွှာအတွက် ကျမ်းပိုဒ်ကို ရှင်လုကာ ကျမ်းတွင် ဖော်ပြထားသော မယ်တော်၏ မာညီဖီကတ် သီချင်းမှ ရွေးချယ်ထားသည်။ ကျမ်းပိုဒ်ကို ၂၀၁၇ အတွက်သာ မကဘဲ ၂၀၁၉ အတွက်ထိ ရွေးချယ်ထားပြီး သုံးနှစ်တာအတွက် လူငယ်များနေ့ ခရီးရှည်ကို ချပြထားသည်။

- ၂၀၁၇ - တန်ခိုးကြီးတော်မူသော သူသည် ငါ့ကြီးမြတ်သော အမှုများကို ပြုတော်မူပြီ။ (လုကာ ၁:၄၉)
- ၂၀၁၈ - မာရီယာ မကြောက်ပါနှင့် သင်သည် ဘုရားသခင်ရှေ့တော်၌ မျက်နှာရသူ ဖြစ်သည်။ (လုကာ ၁:၃၀)
- ၂၀၁၉ - ကျွန်ုပ်သည် ဘုရားသခင်၏ ကျွန်မ ဖြစ်ပါသည်။ သင်၏အမိန့်တော်အတိုင်း အကျွန်ုပ်၌ ဖြစ်ပါစေ။ (လုကာ ၁:၃၈)

အမှန်မှာ ဤခရီးစဉ်သည် ပနားမား နိုင်ငံတွင် ၂၀၁၉ ခုနှစ်၌ ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ ကမ္ဘာ့လူငယ် များနေ့အတွက် ပြင်ဆင်ခြင်းလည်းဖြစ်သည်။ ကျမ်းပိုဒ်များကို ကြည့်မည်ဆိုလျှင် မယ်တော်မာရီယားနှင့် ဆက်စပ်နေသော ကျမ်းပိုဒ်များ ဖြစ်သည်ကို သိနိုင်သည်။ မယ်တော်ကို လူငယ်များ၏ စံနမူနာ အဖြစ် မီးမောင်းထိုးပြထားခြင်းက အလွန် ဝမ်းမြောက်စရာ ဖြစ်ပါသည်။

weclawmraomobonfi guburwaom trism; uilylawmriyl

ပထမဦးဆုံးအနေနဲ့ "မယ်တော်သခင်မဟာ ဇိမ်ခံနေသူတစ်ယောက်မဟုတ်ပါဘူး" ဆိုတာကို ရဟန်းမင်းကြီးက ရှင်းပြခဲ့ပါတယ်။ မယ်တော်ဟာ ကယ်တင်ရှင်ရဲ့ မိခင်ဖြစ်ရ တော့မယ်လို့ သိရတဲ့အခါ ကြောက်စိတ်တွေ၊ ဟနစိတ်တွေနဲ့ အခန်းတံခါးပိတ် မနေခဲ့ပါဘူး။ ချက်ခြင်းပဲ ကိုယ်ဝန် ခြောက်လရှိပြီဖြစ်တဲ့ ဝမ်းကွဲမ ဇေလီဒောက်ရှိရာဆီကို ခရီးနှင်ခဲ့ပါတယ်။

ကီလိုမီတာ ၁၅၀ လောက် အကွာအဝေးကို ခြေလျင် သွားခဲ့ရတဲ့ အဲဒီခရီးစဉ်အတွင်း မှာ မယ်တော်ဟာ ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်း၊ ကြီးမြတ်ခြင်းတွေကို ထောက်ရှုဆင်ခြင်း စဉ်းစားမိမယ်ဆိုတာ အသေအချာပါပဲ။ အဲဒါကြောင့်လူငယ်များအနေနဲ့ ဘုရားဖူးသွားသလို ခရီးသွားကြဖို့လိုပါတယ်။ "ခရီးအတွင်းမှာ ကျွန်ုပ်တို့ဘဝရဲ့ ဖြစ်စဉ်တွေကို ပြန်မြင်ယောင် လာမယ်၊ ကိုယ့်ဘဝရဲ့ ဖြစ်စဉ်တွေကို နားလည် နှစ်သက်လာလိမ့်မယ်၊ ကိုယ့်ဘဝရဲ့ ခေါ် တော်မူခြင်းကိုလည်း ဆန်းစစ်မိလိမ့်မယ်၊ ကျွန်ုပ်တို့ရဲ့ ခေါ်တော်မူခြင်းဟာ ဘုရားသခင်နဲ့ ရင်းနှီးစွာတွေ့ရခြင်းမှာ သူတပါးကို အစေခံခြင်းတွေမှာ ရုပ်လုံးပေါ်လာလိမ့်မယ်။"

မယ်တော်နဲ့ ဇေလီဒောက် တို့ တွေ့ဆုံတဲ့ မြင်ကွင်းဟာ အလွန်ကြည်နူးစရာ ကောင်း ပါတယ်။ ကိုယ်ဝန် ကိုယ်စီနဲ့ သားတွေကို ပိုက်တွေးထားကြတဲ့ မိခင်နှစ်ဦး၊ သူတို့ဝမ်းထဲမှာရှိတဲ့ ကလေးနှစ်ဦးပျော်မြူးနေသလို မိခင်နှစ်ဦးကလည်း ကိုယ်စီ အံ့ဩခြင်းတွေ၊ ပျော်ရွှင်ခြင်း တွေနဲ့ နှုတ်ကနေ တေးသီချင်းတွေ ဧကူးခဲ့ကြပါတယ်။ ဇေလီဒောက်က "သခင်ဘုရား မိန့် တော်မူသည့်အတိုင်း ဖြစ်လာလိမ့်မည်ဟု ယုံသော သူမသည် မင်္ဂလာရှိတော်မူ၏" (လုကာ ၁:၄၅) လို့ ကြွေးကြော်ခဲ့ပါတယ်။ မယ်တော်မာရီယားရဲ့ ယုံကြည်ဟာ အလွန်ကို ချီးမွမ်းဖို့ ကောင်းပါတယ်။ ယုံကြည်ခြင်းဆိုတာ ဘုရားသခင်ရဲ့ တန်ခိုးမဖြတ်နိုင်တဲ့ လက်ဆောင် တစ်ခုဖြစ်ပါတယ်။ ဇေလီဒောက်က သူမရဲ့ ယုံကြည်ခြင်းကို ချီးမွမ်းတဲ့အခါ မယ်တော်ကလည်း မာညီဖီကတ် တေးနဲ့ ပြန်လည် တုန်ပြန်ခဲ့ပါတယ်။ "တန်ခိုးကြီးတော်မူသောသူသည် ငါ့၌ ကြီးမြတ်သော အမှုများကို ပြုတော်မူပြီ" (လုကာ ၁:၄၉)။

မယ်တော်သီကျူးခဲ့တဲ့ သီချင်းက တော်လှန်းရေး သီချင်းလိုပဲ။ နိမ့်ကျသူတွေကို ချီးမြှောက်ခြင်း အတွက်၊ ပြုလုပ်ခဲ့တဲ့ ကယ်တင်ခြင်းအတွက်၊ အစွရာအလ် လူမျိုးတွေရဲ့ သမိုင်းတစ်လုံးတွက် ဘုရားရဲ့ သနားခြင်းကောင်းမြတ်ခြင်းကို ဖွဲ့ဆိုထားပါတယ်။ လူ့သမိုင်း တစ်လုံးကို ပြန်ကြည့်လိုက်ရင် ဘုရားသခင်ရဲ့ ကောင်းမြတ်ခြင်းတွေကို မှန်တကယ်ခံစား ရ ပါလိမ့်မယ်။ ကျွန်ုပ်တို့လည်း ကိုယ့်ဘဝသမိုင်းကို ပြန်ကြည့်လိုက်ရင် ကျွန်ုပ်တို့၌ ဘုရားသခင် ပြုထားတဲ့ ကြီးမြတ်သော အမှုများကို အမှန်တကယ် ပြန်မြင်လာကြပါလိမ့်မယ်။

ဘုရားသခင်ရဲ့ လက်နဲ့ထိတို့ခံလိုက်ပြီဆိုရင် လူငယ်တွေဟာ ကြီးမြတ်တဲ့ အမှုများ စွာလုပ်ဆောင်နိုင်သူတွေ ဖြစ်လာကြပါတယ်။ မယ်တော်အတွက် ဘုရားသခင်ဟာ ကြီးမြတ် တဲ့ မှုတွေ လုပ်ဆောင်ပေးခဲ့သူလို လူငယ်တစ်ဦးစီတိုင်းရဲ့ ဘဝမှာလည်း ဘုရားသခင်ဟာ ကြီးမြတ်တဲ့အမှု အများကြီးလုပ်ပေးပါတယ်။ ရဟန်းမင်းကြီးက လူငယ်တိုင်း ရင်ဆိုင်ရတဲ့ မသေချာ မရေရာတဲ့ အနာဂတ်တွေ၊ နာကျင်မှုတွေကို စာနာနားလည်ပေးပါတယ်။ ကိုယ့်မှာ



အတိတ်ဆိုးတွေရှိတယ် အပြစ်အမှားတွေ အများကြီးရှိတယ် ဆိုပြီး အားမငယ်ကြဖို့ အကြံ ပေးထားပါတယ်။ "ဘုရားက ကျွန်ုပ်တို့ကို ခေါ်တဲ့အခါ ကျွန်ုပ်တို့ရဲ့ လက်ရှိဘဝ ဖြစ်ခဲ့တဲ့ ဘဝ ကိုပဲ ခေါ်တာမဟုတ်ပါဘူး။ သခင်ယေရှူးက ကျွန်ုပ်တို့ကို ခေါ်လိုက်တာနဲ့ ကျွန်ုပ်တို့လုပ် နိုင်သေးတဲ့အရာတွေ၊ ကျွန်ုပ်တို့ ပေးနိုင်သေး တဲ့ အချစ်တွေကို ကြိုမြင်ထားတာဖြစ်ပါတယ်။ ငယ်ရွယ်သူ မယ်တော်မာရီယားလိုပဲ ငယ်ရွယ်သူ သင်တို့ဟာ ကမ္ဘာကြီးကို ပိုပြီးကောင်းတဲ့ နေရာတစ်ခုဖြစ်လာအောင် လုပ်ဆောင်နိုင်ပါတယ်။ သခင်ယေရှူးက ကမ္ဘာကြီးပေါ်မှာ၊ သင့်ရဲ့ အသက်တာနဲ့ သင့်ရဲ့သမိုင်းမှာ သင့်ကိုယ်ပိုင် အမှတ်တံဆိပ်တစ်ခု ခပ်နိပ်ထားခဲ့ဖို့ သင့်ကို ဖိတ်ခေါ်နေပါတယ်။"

ငယ်ရွယ်သူဖြစ်တယ်ဆိုပေမဲ့ ကိုယ့်သမိုင်းကို မမေ့သင့်ကြောင်း ကိုယ့်အမျိုး၊ ကိုယ့် မိသားစုသမိုင်းတွေနဲ့ အဆက်မဖြတ်သင့်ကြောင်း ရဟန်းမင်းကြီးက အကြံပေးပါတယ်။ မယ်တော်ဟာ အစွရာအလ် သမိုင်းကြောင်းကို သူ့တေးထဲမှာ ထည့်ပြီး သီကျူးခဲ့တယ်။ လူ တိုင်းမှာ သမိုင်းရှိတယ်၊ အသင်းတော်မှာလည်း သမိုင်းရှိတယ်၊ သင့်ရဲ့သမိုင်းဟာ လူသားထု သမိုင်းတစ်ခုလုံးရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ သင့်ကိုယ်သင် တန်ဖိုးထားရမယ်။ အ တိတ်မှာ သင်ခန်းစာတွေ၊ တန်ဖိုးတွေ အများကြီးရှိပါတယ်။ ကျွန်ုပ်တို့ကနေ တဆင့် ဘုရား သခင်ဟာ ကြီးမြတ်တဲ့ အရာတွေ အများကြီး လုပ်နိုင်တယ် ဆိုတာ ပိုပြီး မြင်သာ ထင်သာ ဖြစ်လာပါလိမ့်မယ်။ ရဟန်းမင်းကြီးက လူငယ်တွေ ကိုယ့်သမိုင်းကို ရဲရင့်စွာ ရင်ဆိုင်ကြဖို့ ဖိတ်ခေါ်ပါတယ်။ "အတိတ်မရှိတဲ့ ရဟန္တာဆိုတာ မရှိပါဘူး။ အနာဂတ်ကင်းမဲ့တဲ့ အပြစ်သည် ဆိုတာလည်း မရှိပါဘူး။ တန်ဖိုးကြီးတဲ့ ပုလဲတွေဟာ ကမာကောင်တွေရဲ့ ဝေဒနာတွေကနေ ဖြစ်လာတာပါ။ ခရစ်တော်ရဲ့ မေတ္တာတော်ဟာ ကျွန်ုပ်တို့ နှလုံးသားတွေကို ကုသပေးနိုင် တယ်။ ကျွန်ုပ်တို့ ဘဝရဲ့ နာကျင်မှုတွေကို ပုလဲရတနာတွေဖြစ်အောင် ပြောင်းလဲပေးနိုင်တယ်။ သံပေါလူး ဆိုခဲ့သလို ကျွန်ုပ်တို့ရဲ့ အားနည်းခြင်းထဲမှာ သူ့ရဲ့ ခွန်အား တန်ခိုးကို ပြန်ပံ့ပေးတယ်။"

ရဟန်းမင်းကြီးက လူငယ်တွေရဲ့ ဘာသာစကားဖြစ်တဲ့ ကွန်ပျူတာစကားလုံးတွေ သုံးပြီး သူ့ရဲ့ စာချွန်တော်ကို ရေးထားတာ တွေ့ရပါတယ်။ လူငယ်တွေရဲ့ ဘာသာစကားကို သူလည်း တတ်ကျွမ်းကြောင်းပြထားပါတယ်။ ကွန်ပျူတာအသုံးအနှုန်းတွေဖြစ်တဲ့ "မက်မော ရီ" မှာ "ဆွေပ်" လုပ်ထားကြဖို့၊ ကိုယ့်ဘဝကို အသစ်ကပြန်စချင်တယ် "ရီဆက်" ချဖို့နဲ့ ကိုယ့် သမိုင်းကို ရေရှည်တည်နေစေဖို့ "ကလောက်" မှာ "ဆွေပ်" လုပ်ကြဖို့ စတဲ့ စကားတွေက ကွန်ပျူတာ နည်းပညာနဲ့ ရင်းနှီးကြတဲ့ လူငယ်တွေ နားလည်ကြမှာပါ။

ဆက်လက်ပြီး ရဟန်းမင်းကြီးက လူငယ်တစ်ယောက်ဟာ ဘုရားသခင်နဲ့ အသင်းတော်နဲ့ လူ့အသိုင်းအဝိုင်းနဲ့ ကင်းကွာမနေဘဲ အမြဲတမ်း ချိတ်ဆက်ထားဖို့ အားပေး မှာကြားပါတယ်။ မယ်တော်ဟာ ဘုရားကို ချီးမွမ်းခဲ့တယ်။ သူ့လူမျိုးသမိုင်းမှာ လုပ်ခဲ့တဲ့ ကောင်းမြတ်တဲ့အမှုတွေအတွက် ဘုရားကို ကျေးဇူးတင်တယ်။ လူငယ်တစ်ယောက်အနေနဲ့ နေ့စဉ်နေ့တိုင်း ဘုရားသခင်ပြုတော်မူတဲ့ အကောင်းတွေ အဆိုးတွေကို ပြန်လည်သုံးသပ်ဖို့ ကိုယ့်ရဲ့ မိဘတွေ၊ အဖိုးအဖွားတွေဆီက သင်ယူဖို့တိုက်တွန်းထားပါသေးတယ်။

လူငယ်တိုင်း တစ်ဦးစီရဲ့ အသက်တာကို အကောင်းဆုံး ဆောက်တည်ကြဖို့ နည်းလမ်းတွေ ပေးပြီး မယ်တော်မာရီယားနဲ့ ခင်မင်ရင်းနှီးကြဖို့ တိုက်တွန်းပါတယ်။

ဒီသဝဏ် လွှာအပြည့်အစုံကို အလျဉ်းသင့်တဲ့အခါ ဖော်ပြပေးပါမည်။

Mariano Naing

